

## ပုဂံခေတ်ဦး ဗုဒ္ဓဝင် မွန်မင်စာများ လေ့လာချက်

ညီမိုးညီမိုး\*

စာတမ်းအကျဉ်း

ဤစာတမ်းတွင် ပုဂံခေတ်ဦးက ရေးထိုးခဲ့သော ဗုဒ္ဓဝင် မွန်မင်စာများကို စုစုပေါင်းတင်ပြထားပါသည်။ နါးရုပ်ပုံရား၊ ပုထိုးသားများဘုရားနှင့် ရာဇာမှုရုပ်ပုံရားများမှ ဗုဒ္ဓဝင် မွန်မင်စာများကို ဆက်စပ်ကာ တင်ပြထားခြင်း ဖြစ်ပါသည်။ ပုဂံခေတ်ဦးကာလက ဗုဒ္ဓဝင်လာ အကြောင်းအရာတို့ကို နှစ်သက်ရာရာ ရွှေးနှစ်ဖြီး စိတ်ပါဝင်စားစွာ မှတ်တမ်းတင်ခဲ့ကြပုံတို့ကို လေ့လာထားပါသည်။ ပုဂံသားတို့ နှစ်သက်ခဲ့သော ဗုဒ္ဓဝင်မှတ်တမ်းများနှင့် မျက်မှုံးကို ဖော်လေ့လာနိုင်မည် ဖြစ်ပါသည်။

**သေ့့ရုက်ဝါဟာရများ -** ပုဂံခေတ်ဦး ဗုဒ္ဓဝင် မွန်မင်စာများ၊ အကြောင်းအရာပိုင်း၊ မှတ်တမ်းတင်ပုံ၊ အနှစ်ချုပ်စွမ်းရည်။

နိဒါန်း

စာပေသည် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုပေးရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဘာသာရေးတို့ကို သမိုင်းမှတ်တမ်းတင်ရာတွင် အဓိက ကျသည်။ ပုဂံခေတ်တွင် ဗုဒ္ဓစာပေကို အခြေခံကာ မွန်စာပေအရေးအသား စတင်ပေါ်ပေါက်ခဲ့သဖြင့် ဘာသာနှင့်စာပေသည် အတူယူဉ်လျက် တိုးတက်ဖွံ့ဖြိုး စည်ပင် လာသည်။ ဗုဒ္ဓစာပေကို မှတ်တမ်းပြရာမှ အခြားသော စာပေအရေးအသားများလည်း တိုးတက်လာခဲ့သည်၊ အခြေကျလာခဲ့သည်။ ပုဂံခေတ်ဦးတွင် ကျောက်စာ ရေးထိုးကာ အလှုံမှတ်တမ်းတင်ခြင်း အလေ့အထ ပေါ်ပေါက်ခဲ့သည်။ ထို့ပြင် ဘုရား ရှု ကျောင်းတို့ကို လူၢဒါန်းရာ၌ ဗုဒ္ဓဝင်မှတ်တမ်းများ ရေးဆွဲရာမှ ထိပန်းချိပုံတို့ကို ညွှန်းသော ပုံညွှန်းစာများလည်း ပေါ်ပေါက်လာသည်။

ထိုသို့ ဘုရား၊ ရှု၊ ကျောင်းနံရုံတို့တွင် မင်ဖြင့် ရေးသားထားသော စာများကို မင်စာဟု ခေါ်သည်။ ဘုရားတည်၊ ကျောင်းဆောက်၊ ကုသိုလ်ကောင်းမှု ပြုသူ များသည် မိမိတို့ လူၢဒါန်းထားသော သာသနိုကအဆောက်အအုံများတွင် ဗုဒ္ဓဝင်၊ ဒီပဝင်၊ မဟာဝင်နှင့် ငါးရွာငါးဆယ်ဇာတ်နိပါတ် ပန်းချိများကို ဘုရားနံရုံများ၊ မျက်နှာကြက်များ၊ မှစ်ခုံးများတွင် ရေးဆွဲကြသည်။ ထိုရုပ်ပုံများမှ အကြောင်းအရာတို့ကို ဖော်ညွှန်းပြသော ပုံညွှန်းစာများကို မင်ဖြင့် ရေးသားကြသည်။ ပုဂံ

\* ဒေါက်တာ၊ ပါမောက္ဍ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်

အတိုးကာလတွင် မင်စာတိုကို မွန်ဘာသာဖြင့် ရေးထိုးပြီး ပုဂံခေတ်လယ် ကာလတွင် မြန်မာဘာသာဖြင့် ရေးသားမှတ်တမ်းတင်လာကြသည်ကို လောကထိပ်ပန် မင်စာတွင် တွေ့ရှိနိုင်သည်။

ပုဂံခေတ်ဦးအခါက ကျောက်စာတို့သည် အလှူမှတ်တမ်းတို့ အသွင်ကို ဆောင်ပြီး မင်စာတို့ကမူ ပိဋကတ်တော်ဆိုင်ရာ သုတေ၊ ဝိနည်း၊ အဘိဓမ္မတို့ကို ဖော်ပြသော မှတ်တမ်းအသွင်ကို ဆောင်ပါသည်။ ဗုဒ္ဓဝင်ကို မွန်ဘာသာဖြင့် မှတ်တမ်း တင်နိုင်ရန် ပိဋကတ်စာပေကို ကျေမးကျင့်နှံစပ်ရန် လိုအပ်သည့်အပြင် မွန်ဘာသာကို တတ်ကျေမးပိုင်နိုင်ရန်လည်း လိုအပ်ပါသည်။

ထိုအပြင် ပုံညွှန်းစာအဖြစ် လိုရင်းအချက်ကို ရေးသားနိုင်ရန် အနှစ်ချုပ်စွမ်းရည်ရှိရန်လည်း လိုအပ်ပါသည်။ မူရင်းဗုဒ္ဓဝင်လာ အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင် သိထားမှသာ မှတ်တမ်းတင်ရာတွင် အနှစ်ချုပ်နိုင်မည် ဖြစ်သည်။ ဗုဒ္ဓဝင်မင်စာရေးထိုးသူတို့သည် မည်သည့်အချက်ကို ဗုဒ္ဓဘာသာဝင်တို့ နှစ်ခြိုက်ကြောင်း၊ မည်သို့ အနှစ်ချုပ်သင့်ကြောင်း သိရှိသူများ ဖြစ်သည့်အလျောက် သူတို့ရေးသား ခဲ့သော မွန်မင်စာတို့သည် ပုဂံခေတ်ဦး ဗုဒ္ဓဝင်စာပေများအဖြစ် ရပ်တည်နေပေသည်။

ဤစာတမ်းတွင် နိုးရုံဘုရား၊ ပုထိုးသားများဘုရားနှင့် ရာဇော်မျာ်ရူပြောက်ကြီးဘုရားတို့မှ ဗုဒ္ဓဝင်မင်စာများကို ဆက်စပ်တင်ပြလျက် ဗုဒ္ဓဝင်မှတ်တမ်းတစ်ခုအသွင်ဖြင့် လေ့လာတင်ပြထားပါသည်။ ပုဂံခေတ်ဦးကာလက ဗုဒ္ဓစာပေကို မှတ်တမ်းတင်သူတို့ ရွေးချယ်တင်ပြသော အကြောင်းအရာ အသီးသီးတို့ကို နှိုင်းယူဉ် လေ့လာထားပါသည်။

နိုးရုံလိုက်ရုံဘုရားသည် မြင်းကပါဒေသ နှစ်းဘုရား၏ တောင်ဘက်တွင် တည်ရှိပြီး ကျော်စစ်သားမင်း (၁၀၈၄-၁၁၁၃)၏ ခေတ်ဦးပိုင်း ကောင်းမှုကုသိုလ်ဖြစ်သည်။ မွန်တို့၏လက်ရာဖြစ်ပြီး အာနန္ဒာစေတိနှင့် ဆင်သည်။ တောလူးမင်း၏ ရန်မှ ရှောင်ရှားနေစဉ်ကာလက ခိုလုံးရာနေရာအဖြစ် တည်ခဲ့သော ဘုရား ဖြစ်သည်ဟု ဆိုကြသည်။ နိုးရုံလိုက်ရုံဘုရားအတွင်း ဗုဒ္ဓရုပ်ပွားတော်တို့ကို နိုးရုံအသွင်တည်ထားခဲ့ပြီး ကော်ရှစ်ဘာတွင် ဆေးရေးပန်းချီများ တည်ရှိသည်။

ပုထိုးသားများ ဂုံဘုရားသည် ၁၁ ရာစု အစောပိုင်းက တည်ထားသည့် စေတိဖြစ်သည်။ နှစ်လေ့လာင်ကျောင်း၏ အနောက်ဘက်တွင် တည်ရှိသည်။ တောင်သူကြီးမင်း(သို့မဟုတ်) ညောင်ဦး စောရဟန်းမင်း၏ ကောင်းမှုဟု အစဉ်အလာအားဖြင့် မှတ်ယူခဲ့သော စေတိပေါက် ဂုံဘုရားတစ်ရူ ဖြစ်သည်။ သို့ရာတွင် ဂုံဘုရားပုံသဏ္ဌာန်နှင့် အတွင်းနံရုံး မွန်မင်စာတို့အရ ၁၁ ရာစု ခေတ်နောင်း ဖြစ်မည်ဟု သတ်မှတ်ကြသည်။

စောလူးမင်းလက်ထက် တည်ထားခဲ့သည်ဟုလည်း သတ်မှတ်ကြသည်။ ဉှုံးဘုရား၏ ထူးခြားချက်မှာ သထုဒေသရှိ မွန်လက်ရာစေတိတို့နှင့် တူနေခြင်း ဖြစ်သည်။ ပန်းချိ ဆေးရေးများသည်လည်း မွန်တို့၏ ဟန်ပင် ဖြစ်သည်။ ကျွန်စစ်သားမင်းလက်ထက်တွင် ပြုပြင်ထိန်းသိမ်းသည့် အထောက်အထားများတွေ့ရှိပြီး ဗုဒ္ဓဝင် အကြောင်းအရာတို့ကို မွန်မင်စာတို့ဖြင့် စွဲစွဲစုံစုံ မှတ်တမ်းတင်ထားသည်။

မြင်းကပါ ဂုပြောက်ကြီးဘုရားကို မြင်းကပါအရပ်၏ မြောက်ဘက်တွင် ရာဇော်မာရ် တည်ထားခဲ့သည်။ အေဒီ ၁၁၁၃ ခုနှစ်တွင် တည်ထားခဲ့ပြီး အိန္ဒိယဟန် ဖြစ်သည်။ အလင်းရောင် ရယူသည့် ပုံစံမှာမူ မွန်လက်ရာများတွင် စံနမူနာပင် ဖြစ်သည်။ နံရုံဆေးရေးပန်းချိများစွာ တွေ့ရှိရသည်။

စာတမ်းရှင်အနေဖြင့် မြတ်စွာဘုရား၏ ဖြစ်တော်စဉ်ကို အခြေခံကာ ဗုဒ္ဓဝင် မွန်မင်စာ တို့ကို လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။

### **ဗုဒ္ဓဖြစ်တော်စဉ်များကို ဟောကြားရခြင်းအကြောင်း**

ဂေါတမမြတ်စွာဘုရားလောင်းသည် ဒီပက်ရာမြတ်စွာဘုရားထံပါးတွင် သုမေဆာ ရသေ့အဖြစ် ပျောစီတ်ပုံပြီး လေးသချိန်နှင့်ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီဖြည့်ကျင့် ခဲ့သည်။ ဘုရားအဖြစ်ကို ရရှိပြီးနောက် ပရီနိဗ္ဗာန်စံဝင်သည်အထိ ဖြစ်ပျက်ခဲ့သော ဖြစ်တော်စဉ် အစုံအလင် တို့ကို ဗုဒ္ဓဝင်အဖြစ် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဝင်အကြောင်းအရာတို့ကို ဟောကြားတော်မူခြင်း၏ အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကပိလဝတ်ပြည်၊ နို့ဂြောစာရုံ ဥယျာဉ်တော်တွင် သာကီဝင် ဆွေတော်မျိုးတော် အပေါင်းတို့ကို ရေအစုံ မီးအစုံ ယမိုက်ပြားဦးဘာ ပြုပြီးနောက် ရတနာစကြော်ဖန်တီးကာ လူးလာစုန်ဆန်ကြခဲ့ တရားဟောကြားသည်။ ထိုအချိန်တွင် ရာကြိုံပြည် ဂိန္ဗကုဋ္ဌတော်တွင် သီတင်းသုံးနေသော ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်က မြတ်စွာဘုရား၏ ဖြစ်စဉ်ကျင့်ထုံး အားလုံးကို ဟောကြားပါရန် တောင်းပန်လျှင် ကောင်းမည်ဟု စိတ်အကြံရသဖြင့် ကောင်းကင်ခရီးမှ နောက်ပါ ရဟန်းငါးရာတို့ဖြင့် ကြွေလာသည်။ ရောက်လျှင် မြတ်စွာဘုရားအား ရှိခိုးလျက် ဘုရား ဆုတောင်းပုံ၊ ပါရမီဖြည့်တော်မူပုံ စသည်တို့ကို ဟောကြားရန် တောင်းပန် လျှောက်ထားလေသည်။

ထိုအခါ ဘုရားရှင်သည် ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကို သက်သေပြုကာ လူပရီသတ်အပေါင်းနှင့်တကွ စကြောဝင္း၊ တို့က်တစ်သောင်းရှိ နတ်ပြဟ္မာတို့အား ကိုယ်တော်မြတ်၏ ဗုဒ္ဓဘာဝတရားအာန်ဘော်ကိုပြကာ ဗုဒ္ဓဝံသ မဟာသမိုင်း

တော်ကြီးကို ဂါထာပေါင်း (၁၄၅၈) ဂါထာဖြင့် ဟောကြားခဲ့ခြင်း ဖြစ်သည်။ ဗုဒ္ဓဝင်ကို မှတ်တမ်းတင်ခဲ့သော ပုဂံသားတို့၏ စိတ်ကူးစိတ်သန်းတို့ကို ဗုဒ္ဓဝင်မင်စာများအဖြစ် ပေါင်းစည်းကာ ဤစာတမ်းတွင် တင်ပြထားခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် ဖော်ပြထားသော ဗုဒ္ဓဝင်မွန်မင်စာတို့ကို အောက်ခြေမှတ်စုဖြင့် သီးခြားဖော်ပြခြင်း မပြုဘဲ သက်ဆိုင်ရာဘုရား၏ အမည်နှင့်ကြောင်းရေ သတ်မှတ်ချက်အလိုက် ဖော်ပြ သွားမည် ဖြစ်ပါသည်။

### ၁။ သုမေဓာရွှေသူ ဗျာဒီတ်ခံယူပုံ

နဂါးရုံဘုရားတွင် ဒီပက်ရာမြတ်စွာဘုရားလက်ထက် သုမေဓာရှင်ရသေ့ ဗျာဒီတ်ခံပုံကို မှတ်တမ်းပြထားသည်။

“ဝေါအ် ကာလ် ကျောက် ဗုဒ္ဓ တိလီပေါ် ဒီပက်ရှိရှု ကု အရဟန် ပန် စွဲသ် လိမ် လောပ် ရမ္မနိဂိုရှု ရိုသီ သုမေဓပဏ္ဍာတိ ကေတ် သူလ် သာလ် အဆွဲလ် လူကြံးပွဲး ဒေ ဂေါ်း အဗာၢ် ကာလ် ဂေါ်း ဝေါအ် မနှုသ် မ အာၢ် မိမော်ယ် ကျောက် တွေ့ယ် ဝေါအ် မနှုသ် မ ပ ပုဇော် ကျောက် တွေ့ယ်။” (နဂါး- JJ)

ဤကား ငါတို့အရှင် ဒီပက်ရာနှင့် ရဟန္တာလေးသောင်း ရမ္မာ နိုဂုပ္ပါည် ဝင်သည်။ သုမေဓာ ပညာရှိရသေ့ ချို့အပေါ် အခင်း ခင်းသည်။ ထိုပြီးနောက် အလျားမောက်သည်။ ထိုအခါ ဤကား မြတ်ဘုရားရှုံး သွားသောသူများ၊ မြတ်ဘုရားကို ပူဇော်သော လူများ။

ဒီပက်ရာမြတ်စွာဘုရားသည် ကျောက်အတိပြီးသော သုဒသနတောင်တွင် သီတင်းသုံးနေစဉ် ပစ္စိအေသ အရပ်သားတို့သည် ဆွမ်းလုပ်ကျွေးရန် ပင့်ဖိတ်သည်။ ဘုရားကြွတော်မူမည့်လမ်းတွင် ရေနှင့် ချို့နှံများရှိသော အရပ်တို့ကို ပြင်ဆင်ကြ၏။ ထိုအခိုက် ဂေါတမ မြတ်စွာဘုရားလောင်း သုမေဓရှင်ရသေ့သည် ကောင်းကင်မှ စျောန်ခရီးဖြင့် ကြွလာစဉ် လမ်းပြင်နေသူတို့ကို မြင်သည်။ ကောင်းကင်မှ ဆင်းသက် လာပြီး အကြောင်းရင်းကို သိသောအခါ လမ်းပြင်ပေးရမည့်နေရာကို တောင်းလေ သည်။ ထို့နောက် ခရီးလမ်းကို ရှင်းလင်းသုတ်သင်နေစဉ်တွင် ဒီပက်ရာမြတ်စွာဘုရား နှင့် ရဟန္တာလေးသောင်းတို့ ကြွလာသည်။ သုမေဓရှင်ရသေ့သည် ချို့နှံတို့ပေါ်တွင် သစ်နက်ရေအခင်းကို ခင်းပြီး အလျားမောက် အိပ်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ် ပေါ်မှ ဖြတ်လျောက်သွားပါရန် ပန်ကြားသည်။ ဒီပက်ရာမြတ်စွာဘုရားသည် သုမေဓာ

ရှင်ရသေ့ကို နောင်တစ်ချိန်တွင် ဘုရားဖြစ်မည့်အကြောင်း ဗျာဒီတ်စကား မြိုက်ကြား သည်။ ထိုအခါ နတ်လူ အပေါင်းတို့သည် သုမေဓာ ရှင်ရသေ့ကား ဂေါတမ မြတ်စွာဘုရားလောင်း ဖြစ်သည်ဟု သိမြင်ကြပြီး ဝမ်းသာအားရ ဟစ်အော်ကြသည်။

“ဝေါအဲ ကာလ် ညား ရမ္မနိုင်ရ ဇုကာလ် ကျောက်တွယ် ကု  
အရဟန် ပန် စွဲသံ လိုမ် ဗျာင် ဂေါ်း ကုံ ရိုသိ သုမေဓာနှုတ်  
သမ္မာသုနာ ပရို့၊ ထို ကိုင် တွယ် တုံးဗာယ် ပါက် မနှုန် တ  
ဂေါ်း လောတ် လောက် ဂုံလင် ထွေ့ပြင် သွေ့သည် ကျောက်တွယ်  
ဟိုမောအ် မ သွေ့သံ ဟန် လောက် ဝေါအဲ ယော တွယ် ဂုံ  
သက် ဟိုမောအ် မ သွေ့သံ ရိုသိ ဗျာင်” (နဂါး- J2)

မြန်မာပြန်။ ၁၅၅ကား ရမ္မနိုင်ရ ပြည်သူများ မြတ်ဘုရားနှင့်  
ရဟန်ဘ လေးသောင်းကို ကြိုဆိုသောအခါ၊  
ထိုအခိုက်ပင် သုမေဓာ ပညာရှိရသေ့ တရား  
ဆင်ခြင်သည်။ မြေကြီး လူပ်သည်။ ကရား၊ အိုး  
အက်ကွဲသည်။ ထိုလူတို့ ပြုလဲသည်။ လောက  
(သား)အများလာ၍ ၂၅၅လောကဝယ် ဖြစ်အံ့သော  
(အကြောင်း) မည်သည် အဘယ်နည်း ဟူ၍  
မြတ်ဘုရားကို မေးသည်။ မြတ်ဘုရားက ရသေ့  
သည် (ဘုရား) ဖြစ်လာမည့် အကြောင်း  
ပြောသည်။

သုမေဓာရှင်ရသေ့သည် ဒီပက်ရာမြတ်စွာဘုရား၏ ဗျာဒီတ်စကားကိုကြားလျှင်  
နှစ်လို့သောစိတ် ရှိသည်ဖြစ်၍ ဘုရားဖြစ်စေတတ်သော ပါရမီ ဆယ်ပါး တရားတို့ကို  
ဆင်ခြင်သည်။ တရား၏ တန်ခိုးအာန်ဘော်ကြောင့် တစ်သောင်းသော စကြေဝြား  
မြေကြီးသည် ပြင်းစွာ တုန်လှပ်သည်။ ဒီပက်ရာမြတ်စွာဘုရားအား လုပ်ကျွေးနေကြ  
သူများ တုန်လှပ်ပြီး မြတ်စွာပြုလဲကြသည်။ ရေအိုးတို့သည် အချင်းချင်း ထိခတ်မိကာ  
ကွဲကြကုန်သည်။ လူအများလည်း ထိတ်လန့်သဖြင့် ဒီပက်ရာမြတ်စွာဘုရားထံ  
မေးမြန်းကာ အကြောင်းချင်းရာကို မေးသည်။ ဒီပက်ရာမြတ်စွာဘုရားက သုမေဓာ  
ရသေ့သည် ဘုရားဖြစ်လာမည့်အကြောင်း ဗျာဒီတ်စကားကို ပြောကြားသည်။

ထိုမှတ်တမ်းတို့တွင် ဒီပက်ရာမြတ်စွာဘုရားနှင့် ဂေါတမဘုရား ဖြစ်လာမည့်  
သုမေဓာ ရှင်ရသေ့တို့ တွေ့ဆုံးပုံကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။ သုမေဓာ  
ရှင်ရသေ့က ကိုယ်ကိုအလျားမောက်ကာ တံတားခင်းသည်မှအစ ဗျာဒီတ်ရသည်အဆုံး

နတ် ပြဟ္မာ အပေါင်းက သုမေဓရသေးသား ဆူတောင်းပေးပံ့တို့ကိုပါ ပြည့်စုစွာ ရေးသားထားသည်။ ထိုပြင် သုမေဓရသေး၏ တရားဆင်ခြင်မှုကြောင့် မြေကြီးများ လှပ်ကာ အိုးများ အက်ကွဲပုံ၊ လူအများ ပြီလဲပုံ အထိပါ စွဲစွဲစပ်စပ် မှတ်တမ်းတင် ခဲ့သည်။

### ၂။ ဗုဒ္ဓကောလာဟလဖြစ်ပေါ်ခြင်း

ရာဇောမာရ် ဂုပြာက်ကြီးဘုရားသည် ဗုဒ္ဓဝင်မှတ်တမ်း မင်စာများကို ပြည့်ပြည့်စုစွာ တွေ့ရသည်။ ထိုပြင် အခြားသူများ မှတ်တမ်းတင်လေ့ မရှိသော အကြောင်းအရာများကိုလည်း မှတ်တမ်းတင်လေ့ရှိကြောင်း တွေ့ရသည်။ အလှူရှင် ရာဇောမာရ်၏ ထူးခြားသော စိတ်ကူးစိတ်သန်းကို ဖော်ပြနေသော မှတ်တမ်းများဟု ဆိုနိုင်သည်။ မြတ်စွာဘုရား၏ ဖြစ်တော်စဉ်သာမက ဘုရားရှင် အနီးအပါးတွင် ရှိနေသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့၏ အကြောင်းကိုပါ စိတ်ဝင်စားဖွယ် ရေးသား ခဲ့သည်။

ဗုဒ္ဓဝင်ကို ရေးထိုးရာတွင် ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်ခဲ့ပုံမှ စတင်ကာ မှတ်တမ်းတင်ထားသည်မှာ ထူးခြားသည်။ နောင်းခေတ်များတွင် ထိုအကြောင်း အရာကို မှတ်တမ်းတင်ခြင်းမျိုး မတွေ့ရပေ။

အလောင်းတော် သေတကေတုန်တ်သားသည် တုသိတာနတ်ပြည်တွင် နတ်တို့၏ အရေအတွက်အားဖြင့် နှစ်ပေါင်း ငါးဆယ့်ခုနှစ်ကုဋ္ဌ ပြောက်သန်း (၅၇၆၀၀၀၀၀၀) ကြာအောင် နတ်တို့၏ စည်းစိမ်ကို ခံစားပြီးနောက် နတ်သက်တမ်း စွဲရန် လူတို့အရေအတွက်အားဖြင့် နှစ်ပေါင်းတစ်ထောင် စွဲရောက်သောအခါ “အို-အချင်းတို့ ယနေ့မှ နောက်နှစ်ပေါင်း တစ်ထောင် စွဲရောက်သောအခါ ဤလူပြည် လောက်၍ သူ့လုပ်တွေ မြတ်စွာဘုရား ထင်ရှားပွင့်တော်မူလိမ့်မည်”ဟု သူ့ဝါသ ပြဟ္မာကြီးတို့သည် ကောင်းကင်မှ ဟစ်အော်ကြွေးကြေားကြသောကြောင့် ဤလူပြည်တွင် “ဘုရားပွင့်တော်မူမည်တဲ့” ဟူသော ဗုဒ္ဓကောလာဟလသည် နှစ်ပေါင်းတစ်ထောင် ကပင် ကြိုတင်၍ ဖြစ်နှင့်လေသည်။ ထိုအကြောင်းကို နတ်များ အုတ်အုတ်ကျက်ကျက် ပြောဆိုနေပုံကို ဗုဒ္ဓကောလာဟလအဖြစ် ဖော်ပြထားသည်။

“ဒေဝတာပို့လောင် ပ ကောလာဟလ် သွာည် ရင်သွောအ်  
ကံမင်းကိုလောင် ဒေဝတာပို့လောင် သွာည် သွာည် စတုရလောကပါလ်  
ကံမင်းကိုလောင်” (၃၂-၇၅-၇၆)

**မြန်မာပြန်။** ။ နတ်များ ဘုရားပွင့်လာမည့်အကြောင်း အချင်းချင်း  
မေးသည်။ နတ်များ လာ၍ လောကပါလ  
နတ်မင်း လေး(ပါး)ကို (ဘုရား) ပွင့်လာမည့်  
အကြောင်း မေးသည်။

ဗုဒ္ဓကောလာဟာလ ပေါ်ပေါက်လာလျှင် နတ်များ အချင်းချင်း မေးကြသည်။  
ထို့နောက် လောကပါလ နတ်မင်းကြီးလေးပါးတို့အား သွား၍ မေးကြပြန်သည်။  
တဖန် နတ်များနှင့် လောကပါလ နတ်မင်းလေးပါးတို့ စုဝေးကာ သိကြားမင်းထံ  
သွားပြီး မေးကြပြန်သည်။ ဘုရားပွင့်လာမည့်ဖြစ်၍ နတ်ပြဟ္မာတို့ စိတ်လူပ်ရှား  
နေပုံကို ဖော်ပြထားသည့်မှာ အလွန်ကြည့်နှုံးဖွယ် ဖြစ်ပါသည်။ ဗုဒ္ဓဝင်မှတ်တမ်း  
များကို မှတ်တမ်းတင်ရာတွင် အခြားဖြစ်တော်စဉ်များကို ခေတ်အဆက်ဆက် ရွေးချယ်  
မှတ်တမ်းတင်ကြပုံခြင်း တူညီသော်လည်း ဗုဒ္ဓကောလာဟာလကို မှတ်တမ်းတင်ခြင်းမှာ  
ရှားပါးလှသည်ဟု ဆိုချင်ပါသည်။

## ၃။ မယ်တော်မာယာ အိပ်မက်ခန်း

ရာဇော်မာရ် ဂုပြာက်ကြီးဘုရားတွင် ဘုရားလောင်း ပဋိသန္တယူပုံ၊ မယ်တော်  
အိပ်မက်ပုံတို့ကစဉ် အသေးစိတ် ရေးဖွဲ့ခဲ့သည်။ မယ်တော်အား လောကပါလနတ်မင်းကြီး  
လေးပါးတို့၏အနီး နတ်မိဖုရားများက အနောဝတတ်အိုင်တွင် ရေချိုးပေးပုံကို အသေးစိတ်  
ရေးဖွဲ့ထားသည်။

“(အန္တလ်) တွောအ် မန်ဝါသီလာ ကိန္တရ် လောကပါလ ဒီနှီး  
ရွှေကျော် အာရ် ဖျမ် ဟန် လူညွှေအ် အနုဝတ္ထာ ---- ဝိမာန်  
ထရ် အန္တ။ ---- နောရ် တွောအ် လောကပါလ ပန် မင်း  
ရွှေကျော် ရပ် ကု သွေ့က်” (ရူ- ၁၊ ၃)

**မြန်မာပြန်။** ။ မနောသီလာ ကျောက်ထက် လောကပါလ  
နတ်မင်း (တို့)၏ အနီး (များ) မိဖုရားကို  
သယ်ဆောင်၍သွားသည်။ အနောဝတတ်ကန်ဝယ်  
ရေချိုး (ပေး) သည်။ ရွှေ့မာန် အပေါ် ----  
ကျောက်ထက် ---- လောကပါလ နတ်မင်း  
လေးပါး မိဖုရားကို သံလျက်ကိုင်စွဲ၍ စောင့်ရှောက်  
သည်။

စတုမဟာရာ၏ နတ်မင်းလေးပါးတို့သည် မိဖုရားကို အိပ်ရာသလွန်နှင့်တကွ ချိ၍ ဟိမဝန္တာသို့ ဆောင်ပြီးလျှင် ယူဇာနာခြောက်ဆယ်ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာ၏တည်ရာ အင်ကြံးပင်ကြီး၏အောက်၌ ချထား၏။ ထိုအခါ နတ်မိဖုရား လေးဦးတို့သည် လာ၍ ဘုရားလောင်းမယ်တော်အား သီတာနဝတတ်ရေကို ချိုးစေ ပြီးလျှင် နတ်တို့၏ ပန်းနံ့သာတန်ဆာကို ဆင်ယင်လျက် ငွေတောင်ထွက်အထက်၌ ရှိသော ရွှေမြိမ်နှင့်ဆောင်၍ အိပ်ပြေပြန်၏။ ထိုအခါ ငွေသာခွာတောင် သို့သော ဆင်ပြောင်ရတနာသည် မြောက်အရပ်မှ လာ၍ မိဖုရား၏ နံပါးကို လှစ်၍ ဝင်သည်။ စတုမဟာရာ၏ နတ်မင်းလေးပါးတို့သည် သံလျက်ကို ကိုင်စွဲလျက် စောင့်ရှောက် သည်ဟု ဘုရားလောင်း၏ မယ်တော်သည် အိပ်မက်မက်လေသည်။ လောကသုံးပါး၌ အထွက်အမြတ်ဖြစ်သော မြတ်စွာဘုရား လူပြည့်၌ မွေးဖွားသန့်စင် မလာမီ ထူးခြားသော ဘုန်းကံရှင်ပို့ ထူးခြားစွာ ပဋိသန္ဓာယူပုံ၊ ဘုရားလောင်းကို ဖွားမြင် ပေးမည့် မိခင်အား နတ်တို့က ကူညီမှုံးမပုံကို မှတ်တမ်းတင်ထားသည်။

#### ၄။ ဖွားခေတ်မှုခန်း

ရာဇဗုမာရ် ဂုဏ်ပြာက်ကြီးဘုရား မင်စာတွင် ဖွားတော်မူခန်းကို မှတ်တမ်း တင်ရာတွင် မိဖုရားက အိပ်မက်ကို ပြောပြခန်းမှ အစချိသည်။

“ရွှေကျောက် ကိန်ကာလ် အပျော်အော်၊ ရွှေကျောက် အာရုံ၊ ရွှေကျောက် ပရ်သုတ် ချေယ်၊ ဗောဓိသတ် ကုတ ဗောယ် ဥစ္စာရုံ တွေက် ဒံပေါး တရော်က်” (ရှ-င-့-ဂ)

မြန်မာပြန်။ မိဖုရား အိပ်မက်ပြောသည်။ မိဖုရား သွားသည်။  
မိဖုရား --- တွင် မွေးဖွားသည်။ ဘုရားလောင်း  
မြောက်ဘက်သို့ မျက်နှာမူ၍ ခြေလှမ်း ခုနစ်လှမ်း  
လျှောက်သည်။

ဘုရားလောင်းသည် ဖွားမြင်ကာစဉ်ပင် အရှေ့အရပ်မှ မြောက်ဖက်သို့ လှည့်တော်မူလျက် ခုနစ်ပဝါး သွား၍ မတ်မတ်ရပ်တန်ပြီးသော် -

“အဂ္ဂိုဟာ မသို့ လောကသု ဇွဲဇွဲဟာ မသို့ လောကသု  
သေဇွဲဟာ မသို့ လောကသု”

ဟူသော သုံးခွန်းသော စကားဖြင့် ကြံးဝါးတော်မူသည်။

“သိုင် မှာ ရွှေကျက် ပိန္တာင် ရွှေကျက် စောင် တုန် ဟန် ချင် သိုင် ထီးသီးဖွေ့ကို” (၃-၈)

**မြန်မာပြန်။** ။ မိမ့်ရား ဖခင်မင်းသည် သုဒ္ဓါဓနမင်းပြည်သို့  
တစ်ဖန် အပြန် စောင့်ရှောက်သည်။

အလောင်းမင်းသားကို မဖွားမီ မယ်တော်သည် ဖခင်၏ တိုင်းပြည်သို့  
ပြန်လိုသော ဆန္ဒဖြစ်ပုန်င့် လမ်းခရီးတွင် ဘုရားလောင်းကို ဖွားမြင်တော်မူပုံ၊ ပြည်ကြီး  
နှစ်ပြည်မှ ရောက်လာကြသော ဆွဲမျိုးအပေါင်းတို့သည် ကောင်းစွာ ဝန်းညီး၍  
ကပိလဝတ်ပြည်သို့ ပြန်ပို့ကြပုံကို ဖော်ပြထားသည်။

### ၅။ ကာလအော်လရသော ရှိခိုးခန်းနှင့် နိမ့်တ်ပတ်ခန်း

ပုတိုးသားများ ဘုရားတွင် ကာဋ္ဌအော်လရသောက ဘုရားလောင်းအား ရှိခိုးပုံကို  
မှတ်တမ်းတင်ထားသည်။ ကာဋ္ဌအော်လရသောသည် တာဝဝတိုးသာတွင် နတ်များက  
ဘုရား ကပိလဝတ်ပြည်တွင် ဘုရားလောင်း ဖွားမြင်ပြီဖြစ်၍ တရားနာရတော့မည်။  
ဘုရားဖူးရတော့မည်ဟု အချင်းချင်း ပြောဆိုနေကြသည်ကို ကြားသဖြင့် ကပိလဝတ်  
နှစ်းတော်သို့ ကြွေးချိလာသည်။ ထို့နောက် သုဒ္ဓါဓနမင်းကြီးအား ဘုရားလောင်းကို  
ဖွေ့ကြီးကို ရှိခိုးရန် လက်ယှက်ပေးလိုက်သည်။ ထိုအခိုက် ဘုရားလောင်းသည်  
ပုံတက်၍ ရသောကြီး၏ ဦးထိပ်ပြင်တွင် တည်လေသည်။

“ဝေါအဲ ကာလ ရှိသိ ကာလအော်လ လောရ် ဗောဓိသတ်  
တိလော် ဗျာအော်သုသွေးသွေးသွေးသွေး” (ပုတိုး-၅)

**မြန်မာပြန်။** ။ ဤကား ကာလအော်လရသောသည် ဘုရားလောင်း  
အား ရှိခိုးသည်၊ ဘုရားဖြစ်မည်ဟု အရှင် ဗျာဒိတ်  
ပေးသည်။

“ဝေါအဲ ကာလ ဗုံန်း ထွေး ဒီညာမဲ့ မေယ် လက် အန် ဗောဓိသတ်  
တိလော်” (ပုတိုး-၆)

**မြန်မာပြန်။** ။ ဤကား ပုံ ထွေး တစ်ရာ ? ရှု စ် ယောက်  
ဘုရားလောင်း၏ လက္ခဏာ ကြည့်သည်။

ဘုရားလောင်း၏ ထူးခြားသော အပြုအမူကို မြင်လျင် ဘုရားစင်စစ်  
ဖြစ်လိမ့်မည်ဟု ကာဋ္ဌအော်လရသော ပြောကြားသည်။ ထို့နောက် အမည်မှည့်ရန်

ပုအေား တစ်ရွှေရှစ်ယောက်တို့ကို ပင့်၍ အလှူပြုကာ လက္ခဏာဖတ်စေသည့် အကြောင်းကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

### ၆။ လပ်ထွန်မဂ်လာနှင့် လေးတင်ခန်း

ဘုရားလောင်းသည် ဖင်မင်းကြီး လယ်ထွန်မဂ်လာပြနေစဉ် သပြပင်ရင်းတွင် ထိုင်ကာ ကမ္မဋ္ဌာန်း စီးဖြန်းနေပုံ၊ အရွယ်ရောက်ချိန်တွင် လေးပစ်အစွမ်းပြပုံ တို့ကို ရာကော်မာရ် ဂူပြောက်ကြီးနှင့် ပုထိုးသားများဘုရားတို့တွင် မှတ်တမ်းတင်ထားသည်။

“သို့င်ညှီသိဒ္ဓါဟ် တိတ်စ်တိ ----- ဗောဓိသတ် တာဝ်  
ထဝါယ် ဟန် တံ တွေ -----” (ရူ-၁၄-၁၅)

မြန်မာပြန်။ ။ သူဒ္ဓါဓနမင်း မြောသို့ထွက်သည်။ ဘုရားလောင်း  
(မွှေ့သပြ) ပင်ရင်းဝယ် ထက်ဝယ် ဖွဲ့ခွေ  
ထိုင်သည်။

“ဝေါအဲ ကာလ် ဗောဓိသတ် တွေ့ယ် ပ ပြာတိဟာ ဇူယ် တံ  
ကြောင် ဗုံးမြှု” (ပုထိုး-၇)

မြန်မာပြန်။ ။ ဤကား မြတ်ဘုရားလောင်း မွှေ့သပြပင်  
အရင်းတွင် ပြားလိုက် ပြုသည်။

“ဗောဓိသတ် တူဝံး ကွဲတ် ကြမ် ပည် တူအဲ” (ရူ-၁၆)

မြန်မာပြန်။ ။ဘုရားလောင်း လေးပစ် အစွမ်းပြသည်။

လေးတင်ခန်းကို ရာကော်မာရ် ဂူပြောက်ကြီးတွင် မှတ်တမ်းတင်ထားသည်ကို  
တွေ့ရသည်။

### ၇။ ဥယျာဉ်ထွက်ခန်းနှင့်တော့ထွက်ခန်း

ဘုရားလောင်းသည် ဥယျာဉ်သို့ ထွက်တော်မူရာ သူအိုး သူနား၊ သူသော၊  
ရဟန်း စသော နိမိတ်ကြီး လေးပါးကို မြင်တော်မူသည်။ သားတော် ရာဟုလာ  
မွေးဖွားသည့် အကြောင်းကိုလည်း ကြားသိခဲ့၏။ ဥယျာဉ်မှ ပြန်လာသောအခါ  
ကိုသာဂေါတမီ၏ သီကြားသံကို ကြားရ၍ တရားသံဝေဂရြီး ဆရာစားပြသည့်  
အနေဖြင့် တန်ဖိုး တစ်သီန်းထိုက်သော ပုလဲသွယ်ကို ကိုသာဂေါတမီထံ ပို့စေသည့်

အကြောင်းကို ရာဇော်မှာရ် ဂုပ္ပါယ်ကြီးနှင့် ပုထိုးသားများဘုရားရှိ မင်စာတို့တွင် ပြည့်ပြည့်စုစုပေါင်း ရေးသည်။

“ဟောမိသတ် တိတ် ဥယျာဉ် ညာစ် ညား မွှဲအံ စောင်တုန်” (ရှ-၁၉)

မြန်မာပြန်။ ။ ဘုရားလောင်း ဥယျာဉ် ထွက်သည်။ သူဒါ  
မြင်သည်။ တစ်ဖန် ပြန်သည်။

“ဝေါအ် ကာလ် ကြောယ် တိတ် ဝိည် ဥယျာဉ် ကြောယ် ညာစ်  
ပါဗနိမိတ် ပန်” (ပုထိုး-၁၁)

မြန်မာပြန်။ ။ ဤကား အရှင်မြတ် ဥယျာဉ် ထွက်သည်။  
အရှင် နိမိတ် လေးပါး မြင်သည်။

ကိုသာဂေါတမိသည် သိဒ္ဓတ္ထမင်းသား ပြန်လာသည်ကို မြင်လျှင် လှပ  
တင့်တယ်သော မင်းသား၏အဆင်းကို နှစ်သက်ခြင်း ဖြစ်သောကြောင့် ထိုမင်းသား  
ကဲ့သို့သော သားမျိုး၊ ခင်ပွန်းမျိုးကို ပိုင်ဆိုင်ရသည့် မိဘနှင့်နောက်သည်ကား  
ကံထူးသည်ဟု အနက်ရသော ဂါထာကို သီကျိုးလေသည်။

“---- ပိန္တာဝင်ကိုလ် သုဝဏ္ဏမှာလ် ကုကိုသာဂေါ----” (ရှ-၂၂)

မြန်မာပြန်။ ။ ကိုသာဂေါတမိအား ရွှေပန်းကုံး ပို့ပေးသည်။

“ဝေါအ် ကာလ် ကောန် ပြောဝ် သို့င် မ ဟိုမောအ်  
ကိုသာဂေါတမိ ဝန်နာ တိလောယ် တိလောယ် ပိန္တာဝင် ကိုလ်  
လွှာယ်” (ပုထိုး-၁၄)

မြန်မာပြန်။ ။ ဤကား ကိုသာဂေါတမိမည်သော မင်းသမီး  
အရှိအသေပြုသည်။ အရှင် လည်ဆွဲ ပို့ပေးသည်။

ထိုသို့ သီကျိုးသံကို ကြားလျှင် သိဒ္ဓတ္ထမင်းသားသည် အသိဝင်လာသည်။  
မမြတ်သော ရုပ်နာမ်တို့ကို တွယ်တာနေပါက အကျိုးမှုပင် ဖြစ်သည်။ ယနေ့ပင်  
တောာအရပ်ဝင်ကာ ရဟန်းပြု၍ နိဗ္ဗာန်ရောက်ကြောင်း တရားကို ရှာမြို့တော့မည်ဟု  
အကြံဖြစ်သောကြောင့် ဆရာစားပေးသည့် အနေဖြင့် ပုလဲသွယ်ကို ပေးပို့ခြင်း  
ဖြစ်သည်။ ထိုအကြောင်းအရာကို ထူးထူးမြားမြား ရွှေးနှစ်မှတ်တမ်းတင်သည်ကို  
တွေ့ရသည်။

ဘုရားလောင်းသည် နှစ်းတော်အတွင်း စံနေစဉ် ကချေသည်တို့က တီးမှုတ်  
ကပြ ဖျော်ဖြေကြသည်။ ဘုရားလောင်းသည် ဇြိုးငွေးသည်ဖြစ်၍ ထိုအာရုံတို့ကို

မပျော်ပိုက်ဘဲ အိပ်ပျော်သွား၏။ ညှစ်နီးယံလွန်သော နှီးလာပြီး အိပ်ပျော်နေသော ကချေသည်တို့၏ ပုံပန်းကို တွေ့မြင်ရပုံကို အောက်ပါအတိုင်း မှတ်တမ်းတင်သည်။

“---- ဝါယ် မေယ် မိည်းမေး ရိုးနှေး မ ဆိုတဲ့ ရွှေယ်သောက်”  
(၂-၂၄)

မြန်မာပြန်။ ။ (ထက်ဝယ်ဖွဲ့စွာထိုင်သည်) ဆံပင်ဖရှုဖရဲ့(နှင့်)  
အိပ်ပျော်နေသော သီဆိုကခုန် (သူများ)ကို  
ကြည့်သည်။

ဘုရားလောင်း တောတ္ထက်ခြင်းသည် သံသရာ ဝန္တဆင်းရဲမှ လွတ်မြောက်ရာ  
လွတ်မြောက်ကြောင်းကို ရှာဖွေခြင်းဖြစ်၍ နတ်ပြဟ္မာများက ကူညီဆောင်ရွက်  
ကြသည်။ သာရု ခေါ်ကြသည်။

“ဝေါအ်ကာလ် ကြောယ် ချက် ကွေး-- ဒေဝတာပ် ဂုံလိုင် ပ  
သာရု ကာရ်” (ပုံထိုး- ၁၆)

မြန်မာပြန်။ ။ ဤကား မြတ်ဘုရား၊ မြင်း(စီး) ---- နတ်  
အပေါင်း သာရုခေါ်သည်။

ဘုရားလောင်းသည် အနော်မာမြစ်ကို ဖြတ်ကူးသည်။ စန္ဒအမတ်နှင့် ကဏ္ဍာက  
မြင်းတော်ကို နေပြည်တော်သို့ ပြန်လွတ်ကာ ဆံပယ်သည်။ ရဟန်းပြုပြီးနောက်  
အနုပိယ သရက်တောတ္ထ် ခုနှစ်ရက် နေပြီးလေသော ယူဇော် သုံးဆယ် ရှိသော  
ခရီးကို နေ့ချင်းသွား၍ ရာဇြို့ဟ်ပြည့်သို့ ဆွမ်းခံဝင်လေသည်။

“တလော် တာပ် ချေယ် အနုပိယ အမွ -- ဗဟောင် ဆွောင် ချင်  
ရာဇြိုး” (၂ - ၂၈)

မြန်မာပြန်။ ။ ငါရှင် အနုပိယ သရက် (တော်)တ္ထ် နေသည်  
--- ရာဇြို့ဟ်ပြည့်သို့ ဝင်မည်။

ရာဇြို့ဟ်ပြည့်သို့ ဘုရားလောင်း ဆွမ်းခံကြလာသည်ကို ဖိမ့်သာရမင်းကြီး  
မြင်သောအခါ အလွန်နှစ်သက်ခြင်း ဖြစ်၏။ ဖိမ့်သာရမင်းကြီးသည် ဘုရားလောင်း  
ကြွေသွားရသို့ မင်းချင်း တစ်ဦးအား လိုက်လံကြည့်ရှုစေသည်။

“ချေယ် သံဃိုင် တွောအ် ပံ့စပန္တာ ဗောဓိသတ် စ္စာလ် ပိဋ္ဌာပါတ်  
ဗုံး သွိုင် ဖိမ့်သာရ် မေယ် သီကော်အ် ကု ပုံန်း ဂဟပတိ ဂုံလိုင်

ထွင် နိမန် ဗောဓိသတ် န ကိုရိမိန် ဗောဓိသတ် သက် မိစ်”  
(နဂါး- ၁၀)

**မြန်မာပြန်။** ॥ ပဋိပဏ္ဍာဝတောင် အရိပ်တွင် ဘုရားလောင်း  
ပိဏ္ဍာပါတ် ဆွမ်းစားသည်။ ဤောင် ဖိမ့်သာရမ်း  
တစ်(ပါး) အခြေအရံများနှင့် ဂဟပတိပုဏ္ဍားများ  
လာ၍ ဘုရားလောင်းကို အုပ်ချုပ် (မင်းပြီ)ရန်  
စိတ်ကြားသည်၊ ဘုရားလောင်း ငြင်းပယ်သည်။

ဘုရားလောင်းသည် ဆွမ်းဘုံး ပေးနေစဉ် ဖိမ့်သာရမ်းကြီးလည်း  
ဘုရားလောင်းထံလာ၍ တိုင်းပြည်ကို ထက်ဝက်ပေးအပ်ကာ မင်းပြုပါရန် တိုက်တွန်း  
သော်လည်း ဘုရားလောင်းက ငြင်းပယ်လေသည်။ ထိအခါ မင်းကြီးက ဘုရားဖြစ်လျှင်  
ရာဇ်ပြည်သို့ လာရောက်ကာ တရားဟောပါမည့်အကြောင်း တောင်းပန်ရာ  
ဘုရားလောင်းက ဝန်ခံကတိပေးခဲ့သည်။ ထိုနောက် ဘုရားလောင်းသည် ဥရှုဝေလတောသို့  
ဝင်ကာ ဒုက္ခရာစရိယာ ခြောက်နှစ် ကျင့်လေသည်။ သို့သော် ထိုအကျင့်သည် ဘုရား  
အဖြစ်ကို မရနိုင်မှန်းသိ၍ ထိုအကျင့်တို့ကို ပယ်ကာ ဆွမ်း အလိုင်း သေနနိုင်းအနီး  
ညောင်ပင်ရင်း၌ ဆွမ်းခံချိန်ကို စောင့်ဆိုင်းကာ နေတော်မှု၏။ ထိုအခါ သူ့အတာ  
သူငြေးသမီးသည် ဘုရားလောင်းအား ညောင်ပင်စောင့် ရှာ့စိုးနှင့် အထင်ဖြင့်  
တစ်သိန်းသော ရွှေခွက်၌ ယနာနို့ဆွမ်းကို ထည့်၍ လူ။ဒါန်းလေသည်။

“ခြေယ် သုခုံင် ပရမန် သူ့အတာ၊ ----- အာရိ ဒေဝတာဝ် ပ  
ပူဇော်” (၃-၃၂-၃၃)

**မြန်မာပြန်။** ॥ ----- ဗောဓိညောင်ပင်အောက် သူ့အတာ၏  
နို့ဆွမ်း ခံယူသည်။ ----- သွားသည်။ နတ်  
ပူဇော်သည်။

ဘုရားလောင်းသည် နို့ဆွမ်းကို ဘုံးပေးပြီးနောက် ဗောဓိပင်ရှိရာ အရပ်သို့  
သွားစဉ် မြေက်ရိတ်သမားက မြေက်ရှစ်ဆုပ် ပေးပုံကိုလည်း မှတ်တမ်းတင်သည်။

“ကြော် တွေက်အာရိ သောထိယော ကိုလ် ကမ္မတ ဒီညာမ်  
ဇ္ဈိမ်” (၃-၃၄)

**မြန်မာပြန်။** ॥ အရှင်မြတ် လမ်းလျှောက်သွားသည်။ သောထိုးယ  
မြေက်ရှစ်ဆုပ် ပေးသည်။

မြက်ရှစ်ဆုပ်ကို ဗောဓိပင်ရှိရာ အရပ်တွင် အဖျားမှ ကိုင်ပြီး ကဲဖြန့်တော် မူလျှင် တစ်ဆယ့်လေးတောင် ကျယ်ဝန်းသော အပရာဇိတပလ္လာင် ပေါ်ပေါက်လာသည်။ ထိုပလ္လာင်တက်တွင် ဘုရားအဖြစ်ကို ရခဲ့သည့်ဖြစ်၍ မြက်ရှစ်ဆုပ်အလှုပြုခြင်း အကြောင်းကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ဘုရားအဖြစ်ကို ရျှိုးနောက် တရားဟောပုဂ္ဂိုလ်လျှော်းဖော်ပြထားသည်ကို တွေ့ရသည်။

“ကြော်အာရု ဒသ --- မဟာ ဗုဒ္ဓ တရာ်လေယ် တောသ် ---  
တရာ်လေယ် တောသ် ဓရ” (ရ-၃၅-၃၇)

မြန်မာပြန်။ ။ အရှင်မြတ် ဖြစ်သွားသည်။ ---- မဟာ ဗုဒ္ဓ  
အရှင် တရားဟောသည်။ အရှင် တရားဟော  
သည်။

သိဒ္ဓတ္ထမင်းသား တောထွက်လာသည်မှ ဘုရားအဖြစ် ရောက်သည်အထိ  
ဖြစ်စဉ်များကို ပြည့်ပြည့်စုစု မှတ်တမ်းတင်ထားကြောင်းကို တွေ့နိုင်ပါသည်။

### ၈။ ဓမ္မစကြာ တရားဟောခန်း

ဘုရားအဖြစ်သို့ ရောက်တော်မှုပြီးနောက် မိဂဒါဂုဏ်တောသို့ ဝင်၍ ပဋိဝရီ  
တို့အား ဓမ္မစကြာ တရားဦးကို ဟောတော်မူသည့် အကြောင်းကို နားရုံဘုရားတွင်  
မှတ်တမ်းတင်ထားသည်။

“ဉော် လူသီပတန မိဂဒါဝန် ကျောက် ဗုဒ္ဓ တလေယ် ---  
တောသ် ဓရ ဓရ မ ဝက် ---” (နဂါး- ၁၄)

မြန်မာပြန်။ ။ လူသီပတန မိဂဒါဂုဏ်တွင် ငါရှင် ဗုဒ္ဓဘုရား  
ဟောသည် -

ဓမ္မစကြာ တရားဟောသောအခါ ပဋိဝရီရဟန်းတို့ ဟောန်းဘဝသို့  
ရောက်ကာ သောတာပန် တည်လေသည်။

ထို့အတူပင် ဘဒ္ဒဝရီမင်းသား သုံးကျိုပ်တို့ ရဟန်းအဖြစ်သို့ ရောက်တော်  
မူပုံကို ပုံထိုးသားများ ဘုရားတွင် ဖော်ပြထားသည်။

“ဝါအံ ကာလ် တိုလပေါယ် တာဝ ဉော် ဌြိပ် ကောလ် တို့သ  
ဘဒဝရီကုမာရ် ဝါအံ သောတာပန် သကဒါဂမိုင် အနာဂတ်ရိုန်  
မောယ် သံကော်အံ ကု ပရိသတ် ဉေး (ပုံထိုး- ၂၆)

**မြန်မာပြန်။** ။ ဤကား ငါတို့အရှင် ကောလိယတွင် နေသော အခါ ဘဒ္ဒဝိုဂီမင်းသား သုံးကျိပ် သောတာပန်၊ သကဒါဂမဲ့၊ အနာဂတ် ရှသည်။ အပေါင်းအပါ တစ်(ဦး)နှင့် သင်းတို့ ပရီသတ်

ဥရုဝေလ၊ ကသာပ ညီနောင်တို့ကို ချေချာတ်ပုံအား နဂါးရုံးဘုရားတွင် ပြည့်ပြည့်စုံစုံ ရေးသားထားသည်။ မြတ်စွာဘုရားသည် ဥရုဝေလတောအုပ်သို့ ဝင်၍ ဥရုဝေလ ကသာပ၊ ဂယာပသာပ ဟူသော ရသေ့ညီနောင် သုံးဦးတို့အား အယူအဆ လွှဲများနေခြင်းမှ ကင်းလွှတ်၍ ရဟန်းဘဝသို့ ရောက်စေခဲ့သည်။ ထို့နောက် ရာဇ်ပြုဟ်ပြည့်သို့ ကြွလာပြီး ထန်းတောဥယျာဉ်သို့ ဝင်၍ သီတင်းသုံးနေလေသည်။ ပိမ့်သာရမင်းကြီးကြားလျှင် တစ်သိန်းနှစ်သောင်း မျှလောက်သော မှုံးမတ် သူငြေး၊ ပုံဖွဲ့သားတို့ ခြုံရလျက် မြတ်စွာဘုရားထံ လာ၏။ ထိုသူ အပေါင်းတို့သည် ငါတို့ဆရာ ကသာပသည် ဂေါတမ ရဟန်းကြီးထံ နည်းခံ၍ ကျင့်ရလေသလော သို့မဟုတ် ရဟန်းကြီး ဂေါတမသည်ပင်လျှင် ကသာပ ရသေ့တို့ထံ၌ နည်းခံ၍ ကျင့်လေ သလောဟု တွေးတော်ကြ၏။ ဘုရားသခင်လည်း ထိုသူတို့ အကြံကို သီတော်မူ၍ ဥရုဝေလ ကသာပကိုယ်တော်ကို ခေါကာ မည်သည်အတွက်ကြောင့် ယခင်က ကျင့်သုံးသော အယူဝါဒကို စွန်းသနည်းဟု မေးလေသည်။

“**တွေ့ယ်** အရုဝေလ ကသာပ ကုလောင် တိန် ဟန္တ္တုလ် အာကာသ် ပ ပြာ့ဗိုဟာရု ဗွဲး စိသ် လောရု ကျာက် ဗုဒ္ဓ တလော်ယ်”  
(နဂါး:- ၇)

**မြန်မာပြန်။** ။ (အရှင်)မြတ် ဥရုဝေလကသာပ အာကာသ အပေါ် တက်၍ စွဲင့်မျောသည်၊ (ရာန်နှင့် သွားသည်) ပြာ့ဗိုဟာ ပြသည်။ ပြီးသော် ဆင်း၍ ငါ့ရှင် ဗုဒ္ဓဘုရားကို ရှိခိုးသည်။

ဥရုဝေလ ကသာပသည် ဘုရားအားရှိခိုး၍ အရှင်ဘုရားသည် ဆရာ ဖြစ်သည်။ ကျွန်ုပ်သည် တပည့်တည်းဟု လျောက်တင်ကာ ထန်းတစ်ဖျားအမြင့်ရှိ ကောင်းကင်သို့ ပုံတက်သည်။ တစ်ဖန် ကောင်းကင်မှဆင်း၍ လျောက်တင်ပြန်၏။ ထို့နောက် ထန်း ခုနှစ်ဖျားတိုင်အောင် တက်၍ တစ်ဖန် ဆင်း၍ “ရှင်ပင်ဘုရားသည် ဆရာတည်း၊ ကျွန်ုပ်သည် တပည့်တည်း” ဟု လျောက်တင်ကာ လူအများ၏သံသယကို ပြောပြောက် စေခဲ့သည်။ ထိုအခါ ဘုရားရှင်သည် ဒီနိုအယူ ရှိသော ဥရုဝေလကို ယခုသာ

ဆုံးမသည် မဟုတ်၊ ရှေး၌လည်း ဆုံးမဖူးပြီဟု မိန့်လျက် မဟာနာရာဒေတ်တော်ကို ဟောလေသည်။

“ကျောက် ဗုဒ္ဓ တလော်ယ် တာဝ် ချေယ် လတ္ထဝန ဥယျာန် သို့င်  
မိမိသာရ် ကု ဉား စသု ဝါရ် လဟုတ် ဗုံန်း ဂဟပတီ ဂုလိုင် မ  
ဒသ သောတပန် စသု မောယ် လဟုတ် မ ဒသ ဥပါသ် မောယ်  
လဟုတ်” (နဂါး:- ၇)

မြန်မာပြန်။ ။ ငါရှင် ဗုဒ္ဓဘုရား လုံးဝန (ထန်းတော်)  
ဥယျာဉ်တွင် နေသည်။ မိမိသာရမင်းနှင့်  
တစ်သိန်း နှစ်သောင်း (သော) သူများ၊  
သောတာပန် ဖြစ်သော တစ်သိန်း တစ်သောင်း  
(သော) (သူများ)၊ ဥပါသိကာ ဖြစ်သော  
တစ်သောင်း

မြတ်စွာဘုရားသည် မဟာနာရာဒေတ်ကို ဟောတော်မူ၍ သစ္စာလေးပါးကို  
ပြတော်မူသော အဆုံးဖြုံး မိမိသာရမင်းနှင့် တစ်သိန်းနှစ်သောင်းသော ပုဂ္ဂိုလ်များ  
အနက် တစ်သိန်းတစ်သောင်းသော သူတို့သည် သောတာပတ္တိဖိုလ်၍ တည်ကုန်၏။  
တစ်သောင်းသော ပုဏ္ဏား သူကြွယ်တို့သည် သရဏရုံး တည်သူများ ဖြစ်လာသည်။

### ၉။ အဘိဓမ္မာ တရားဓောာဓန်း

မြတ်စွာဘုရားသည် အဘိဓမ္မာ တရားဟောရန် တာဝတီသာ နတ်ပြည်သို့  
မတက်မီ တိတို့တို့အား တန်ခိုးပြားဗုဒ္ဓဟာပြသည့် အကြောင်းကို မှတ်တမ်းတင်  
ထားသည်။ တိတို့တို့သည် ပြားဗုဒ္ဓဟာပြမည်ဟု ကြွေးကြော်ကာ မဏ္ဍာပ်အသီးသီး  
ဆောက်လုပ်ကြသည်ကို ပသေနဒီကောသလမင်းကြီး မြင်လျှင် ဘုရားထံလာပြီး  
မြတ်စွာဘုရားအား မည်သည့်နေရာတွင် တန်ခိုးပြားဗုဒ္ဓဟာ ပြမည်နည်းဟု မေးလျောက်  
သည်။ သရက်ပင်ရင်းတွင် ပြမည်ဟု မြတ်စွာဘုရားက ဖော်ကြားသည်ကို သိလျှင်  
တိတို့တို့သည် သရက်ပင်များကို ခုတ်လှဲပစ်လေသည်။ မြတ်စွာဘုရားသည် သာဝတ္ထိ  
ပြည်သို့ ကြွေ့ချို့လာချိန်တွင် ကန့် အမည်ရှိသော ဥယျာဉ်စောင့်သည် ခါချုပ်အုံအတွင်း  
ကြောင်းကျုန်နေသော သရက်သီးတစ်လုံးကို မင်းကြီးအား ဆက်သရန် ယူလာသည်။  
လမ်းတွင် မြတ်စွာဘုရားနှင့် ဆုံးသောအခါ မြတ်စွာဘုရားအား လူၢဒါန်းခြင်းက  
သံသရာအတွက် အကျိုးများသည်ဟု အတွေးဖြစ်ကာ ဘုရားရှင်အား သရက်သီးကို  
ဆက်ကပ်လှၢဒါန်းလေသည်။

“ကျေက် ဗုဒ္ဓ တလေ့ယ် စာလ် သစ် ဘြဲက် အဂောန်” (၃-၁၃၃)

မြန်မာပြန်။ ။ အရှင် ဗုဒ္ဓဘုရား ဂန္ဓု၏ သရက်သီးကို  
လက်ခံသည်။

“ကျေက် ဗုဒ္ဓ တလေ့ယ် ပ ပြာတိဟာ၏ ဟန် တံ ဘြဲက်  
အဂောန်” (၃-၁၃၄)

မြန်မာပြန်။ ။ အရှင် ဗုဒ္ဓဘုရား ဂန္ဓု၏ သရက်ပင်ရင်းတွင်  
ပြားဌားပြသည်။

ကျေက် ဗုဒ္ဓ တလေ့ယ် တိန် တာဝတိန်” (၃-၁၃၅)

မြန်မာပြန်။ ။ အရှင် ဗုဒ္ဓဘုရား တာဝတိသာ တက်သည်။

မြတ်စွာဘုရားသည် သရက်သီးအား သုံးဆောင်ပြီးနောက် သရက်စွေ့ကို  
ဥယျာဉ်စောင့်အား ပေးပြီး တွင်းတူးကာ စိုက်စေသည်။ စိုက်ရာမြေ အထက်တွင်  
ဘုရားရှင်က လက်ဆေးတော်မူရာ လက်ဆေးရေ မြေပေါ်သို့ ကျသည်နှင့် တပြီးနှင်း  
အချက်၊ အသီး၊ အပွင့်တို့နှင့် ပြည့်စုံသော သရက်ပင်ကြီး ဖြစ်လာသည်။ မြတ်စွာ  
ဘုရားသည် ထိုသရက်ပင်ရင်းတွင် ပြားဌားပြသည်။ သာဝဏ္ဏိတစ်ပြည်လုံး အုံအုံး  
ကျက်ကျက် လာရောက်ဖူးမြော်ကြပြီး မြတ်စွာဘုရား၏ သရက်ပင်မှုရသော အသီး  
တို့ကို စားကာ သေသေကိုကြားတို့က တို့တို့အား သရက်စွေ့တို့နှင့် ပစ်ပေါက်  
လေသည်။

“တိတိ တော် ပ ပြားဌားပြီး တိတိ တော် တွ အာရ် တုလုမ်  
--- ကံမွှာရ်” (၃-၁၃၆-၁၃၇)

မြန်မာပြန်။ ။ တို့တို့ ပြားဌားပြသည်။ တို့တို့ ရှက်ပြီး  
ရေထန်ထဲ ဆင်းသည်။

တို့တို့ဘုရားသည် ရှက်ကြောက်ပြီး မိမိတို့ မဏ္ဍာပ်အတွင်း စုဝေးနေစဉ်  
လေနတ်သား၊ မိုးနတ်သားတို့က တို့တို့တို့၏ မဏ္ဍာပ်တို့ကို ဖျက်ဆီးလေသည်။  
ပုံရာဏာကသုပ တို့တို့ဆရာကြီးသည် ထွက်ပြီးလာစဉ် သူ့ကို တွေ့ရန်လာသော  
လယ်သမားမိတ်ဆွေထံမှ အိုးနှင့်ကြီးကို တောင်းယူကာ မိမိလည်ပင်းတွင် ချည်နောင်ပြီး  
ရေထဲသို့ ခုန်ချုလေသည်။

တို့တို့အား မြတ်စွာဘုရားက ချေချှတ်လိုက်ပုံကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ထိုနောက် မြတ်စွာဘုရားသည် တာဝတီသာနတ်ပြည်သို့ တက်သွား လေသည်။

“ဧည့် တာဝတ္ထိင်၊ ဟန် အနောဝတတ်၊ ဧည့် ဆန္ဒနဝန် ကျာက် တလေ့ယ် တောသ် နေယ် အဘိဓရ၏ ကု တလေ့ယ် သာရိပုံတ်”  
(၃-၁၃-၁၄၀)

မြန်မာပြန်။ ။ တာဝတီသာတွင်၊ အနောဝတတ်ဝယ်၊ ဆန္ဒနဝန် (စန္ဒကူးတော်)တွင် အရှင်ဘုရားသည် ရှင်သာရိပုံတ္ထာရာအား အဘိဓရမွှာ တရားဟော သည်။

“ဧည့် ဂုံး တွောအံ ဂုံး ဝါရီ စကြား ကိုလ် မှသုန် ဣုံး မ ရွှေ့” (၃-၁၄၂)

မြန်မာပြန်။ ။ ကျာက်ရှုတွင် ရဟန်းနှစ်ပါး စကြားသွားသည်။ နားထောင်သော လင်းနှုံးငါးရာ။

မြတ်စွာဘုရားသည် တာဝတီသာ၌ ခုနစ်ဝါမြောက် ဝါဆိုပြီး မယ်တော်နှင့် နတ်များအား အဘိဓရမွှာ တရားတော်ကို ဟောကြားသည်။ ထိုသို့ ဟောကြားစဉ် အတိုင်း ရှင်သာရိပုံတ္ထာရာကို အနောဝတတ် ရောက်နာအနီး နေ့စဉ် ပြန်လည်ဟော သည်။ ရှင်သာရိပုံတ္ထာရာက ငြင်း၏တပည့် ငါးရာကို ပြန်လည်ဟောကြားလေသည်။ ထိုတပည့် ငါးရာတို့ အဘိဓရမွှာတရားကို နာကြားခွင့်ရသည်မှာ ရေးဘဝများက လင်းနှုံးငါးရာ ဖြစ်စဉ် သူတို့နေထိုင်ရာ ဂူအတွင်းသို့ ရဟန်းနှစ်ပါး မကြာခဏ ကြွရောက်ပြီး အဘိဓရမွှာတရားများများ ရွှေတံ့ခိုခဲ့သည်ကို ကြားနာခဲ့သော အကျိုး ကြောင့် ဖြစ်သည်။ ထိုအကြောင်းကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ မြတ်စွာ ဘုရားသည် သီတင်းကျော် လပြည့်နေ့မြှု တာဝတီသာမှ သက်သုန္တရိလ်ပြည်သို့ သက်ဆင်းလေသည်။

“ဧည့် ပါင် တိန်ရင် ချင် သက်သု ကျေက် တလေ့ယ် တောသ် ဓရ။” (၃-၁၄၄)

မြန်မာပြန်။ ။ သက်သုပြည် တံခါးဝတွင် ငါ့ရှင်ဘုရား တရားဟောသည်။

မြတ်စွာဘုရားသည် တာဝတီသာပြည် သူဒဿနမြို့တော်တံခါးမှ သက်သူ နိဂုံလ်ပြည် တောင်တံခါးဝတိင်အောင် သိကြားမင်း ဖန်ဆင်းအပ်သော ပုဂ္ဂမြား စောင်းတန်းမှ ဆင်းသက်လာသည်။ ထို့နောက် ဘုရားကို ရှိခိုးသီးတိုက် ကြို့ဆိုကြ ကုန်သော ရှင်သာရီပုဂ္ဂရာ အမျှူးပြုသော တပည့်သား သံယာတို့အား တရားဟော လေသည်။

“ချုပ်သမာပတ် ကျေးဇူးနှင့် ပြည့်စုံသော သတိရှိသော မြတ်စွာဘုရားအား နတ်ပြဟ္မာတို့သည် ချစ်ခင်မြတ်နိုးအပ်ကုန်၏”ဟု မြတ်စွာဘုရားက ရှင်သာရီပုဂ္ဂရာအား ဟောခဲ့သည့် အတိုင်းပင် မြတ်စွာဘုရားအား လူ၊ နတ်၊ ပြဟ္မာအားလုံးက လေးစား ကြည့်ညိုပုံမှာ ပိတိဖြစ်ဖွယ် ကောင်းလုသည်။

## ၁၀။ မာရ်နှစ်နှင့်ဒေဝဇ္ဇာနောက်းအကြောင်း

မြတ်စွာဘုရားသည် မဟာသမယသုတေသန ဟောကြားနေချိန်တွင် ဘုရားရှင် အား မနားလို့ မှန်းတီးကာ အမြဲတစေ နှောင့်ယုက်တတ်သော မာရ်နှစ်အား နှုမ်နင်းသည့် အကြောင်းကို စိတ်ဝင်စားဖွယ် တွေ့ရသည်။

“ဗျူယ် မဟာဝန် ဖြင့် ကပါလဝသ် ကျောက် ခြောက် တာဝ ကောမ်ကု ဂုဏ်ရှိ အရဟန် မွှေ့နှုန်း တွေ့၊ အုတ် ပြီဟ္မာ ဒေဝတာဝ ကိန္ဓာဌာန ကိန္ဓာဌာန နိုင် သုပရု ကုမ္ပဏီ စသ် လိုမ် စက်ဝါယ် တွေ့၍ ကျောအ်၊ ကာလ် ဂေါ်း ကျောက် ဗုဒ္ဓ တလော်ယ် တောသ် မဟာသမယသုတေသန ကန် ဂေါ်း ကု သို့င် မာရု တွေ့၍ မ ဥပဒေဝှာဝ စိ ကျောက် ဗုဒ္ဓ တလော်ယ် ကုယ ချေး ဒေါဝ အာရု” (နဂါး- ၁)

မြန်မာပြန်။ ။ ကပါလဝတ်ပြည် အနီး မဟာဝန်တောတွင် မြတ်စွာဘုရားနှင့်တကွ ရဟန်း၊ ရဟန္တာ ငါးရာ နေသည်။ ပြဟ္မာ၊ နတ်၊ ဘီလူး၊ ဂန္ဓာဗ္ဗာ၊ နဂါးဗုဏ်၊ ကုမ္ပဏီ အားလုံး စကြောဝဏ္ဍာ တစ်သောင်း (ရှို့ နတ် ပြဟ္မာများ)လာ၍ အရှိအသေ ပေးသည်။ ထိုကာလ အရှင်ဗုဒ္ဓဘုရား မဟာသမယသုတေသန ဟောသည်။ ထိုအခိုက် မာရ်နှစ်မင်း လာ၍ အန္တရာယ် ပြသည်။ အရှင်ဗုဒ္ဓဘုရား သင်းကို အောင်မြင်သည်။

မာရ်နတ်အား မြတ်စွာဘုရားက နိမ်နင်းလိုက်ပုံကို ပီပီပိုင်ပိုင် ရေးဖွဲ့ထားသည်။ မာရ်နတ်ကဲ့သို့ပင် ဘုရားရှင်အား အန္တရာယ်ပြုတတ်သော ဒေဝဒတ်ကိုလည်း မေတ္တာထား ခွင့်လွှတ်ကြောင်း ဖော်ပြ၍ မြတ်ဘုရား၏ ထူးကဲသည့် မေတ္တာတော် အန္တကို ဖော်ပြထားသည်။

“ဝေါအဲ ကာလ် ကျာက် ဗုဒ္ဓ တလေးယ် စံကြမ် ဉာယ် ဇုံ  
တွောအ် ဒေဝဒတ် တိန် ဟန္တာလ် တွောအ် ဉေး တုမန် တွောအ်  
ဝါရဲ ဗျာင် ဒုံင် သိုလ် သတိ ဉေး -- ဇုံ ကျေက် ကာလ် ဂါး  
ဂုံးဗြိုင် ပါ ဒိန္ဒာင် ရင် စော ကု စောင် ကာလ် ဂါး အာစာရဲ မိုင်  
ဗျာင် ဖို့တ် ဆီမဲ့၊ ဗျာင် နဲ့ လျှော် ကိုနော်အ် တိုလ စံ -- ဇူစ်”  
(နဂါး- ၈)

**မြန်မာပြန်။** ॥ ငါရှင်ဗုဒ္ဓဘုရား တောင်ခြေတွင် စကြိုးလျောက်  
သည့်အခါ ဒေဝဒတ် တောင်ပေါ် တက်သည်။  
သင်း တွန်းသည်။ ကျောက်စွန်း နှစ်ခု လာ၍  
ခံသည်။ သတိပေးသည်။ သင်း ဘုရား၏  
ခြေထောက်၊ ထိုအခါ ရဟန်းသုံးပါး ထမ်းစင်ဖွင့်  
ပြန်သယ်သည်။ ထိုအခါ ဆရာမိုးက လာသည်။  
သွေးထွက် (အောင်) (ပြု) သည်၊ လာ၍ ရှိခိုး  
သည်။ ချမ်းသာ (ပေးရန် တောင်းပန်) သည်။  
အရှင် ခွင့်လွှတ်သည်။

ဒေဝဒတ်သည် ဘုရားအားသတ်ရန် ကိုယ်တိုင်ကြံစည်ကာ ဂိုဏ်ဥပဒေတောင်ပေါ်  
တက်၍ အရှေ့ဘက်တောင်ရိပ်မှ စကြိုးကြွနေသော မြတ်စွာဘုရားကို မြင်လျှင်  
ယန္တရားများဆင်ကာ ကြီးစွာသော ကျောက်တုံးကို လိုမ့်ချုသည်။ ဘုရား အနီးသို့  
ကျောက်တုံး ရောက်လာသောအခါ ကျောက်တောင်ထွက် နှစ်ခုသည် မြေမှ ထွက်၍  
ခံလာသည်။ ထိုကျောက်တုံးနှင့် ခိုက်မိ၍ ကွာထွက်လာသော ကျောက်ချပ်သည်  
ဘုရား၏ ခြေပေါ်သို့ ကျသဖြင့် ခြေမ ကွဲလေသည်။ ထိုအခါ ဆရာမိုးက လာ၍  
မကောင်းသော သွေးတို့ကို ထုတ်စောက် ဆေးစည်းသဖြင့် နှစ်ရက်ခန့် ကြာလျှင်  
ပျောက်ကင်းလေသည်။ မြတ်စွာဘုရားသည် ဒေဝဒတ်၏ အပြစ်ကိုလည်း ခွင့်လွှတ်ခဲ့  
သည်းခံခဲ့လေသည်။

## ၁၁။ အဇာတသတ် အကြောင်း

ဗုဒ္ဓသာသနာကို အထောက်အပံ့ပေးမည့် ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်သည့် အဇာတသတ်မင်းကြီးသည် အယူဝါဒ အမှားများကို ဆည်းကပ်နေရာမှ သရဏာဂုံ တည်သူတစ်ဦး ဖြစ်လာကြောင်းကိုလည်း ဖော်ပြထားသည်။ အဇာတသတ်မင်းသည် ဒေဝါတ် မြေမြို့သည့်ကို ကြားလျှင် မဆည်းတော်ကို ပြစ်မှားမိသော ငါးအားလည်း မည်သည့်အခါ မြေမြို့မည်နည်းဟု တွေးတော့ပုပ်နှင့် ဖြစ်နေလေသည်။ ကြာ ခေါင်းလောင်း ပွင့်ချိန်ဖြစ်သော တန်ဆောင်မှန်းလပြည့်နေ့၊ ညုဉ်အခါ၌ မှုးမတ် များစွာတို့နှင့် ညီလာခံတွင် ရှိနေစဉ် မိမိပူပင်သောကရောက်ရသော အကြောင်း အရာကို ပြောပြလျက် ငါးဒုက္ခဝေဒနာကို အဘယ်ပညာရှိတို့သည် ပြောပျောက် အောင် ကြံဆောင်နိုင်ပါအဲနည်းဟု မေးလေသည်။

“ပိရိပိည် ကရိတိက် ပိရိတဗ် ကိုနှိုင် ယာသ် သို့င် အဇာတသတ္တု သွာည် အမတ်” (နဂါး- ၅)

မြန်မာပြန်။ ။ ကြတိုကာ လပြည့်ညုံ အလင်း မရောက်မီ အဇာတသတ်မင်း အမတ်ကို မေးသည်။

“သို့င် အဇာတသတ္တုအဲ ပိရိတဗ် ကိုနှိုင် ယာသ် တိတ် အာရုံ ကျေက် ဗုဒ္ဓ တလေ့ယ် တာဝ် ဧည့် အမွေဝန် ဥယာန်” (နဂါး- ၄)

မြန်မာပြန်။ ။ အဇာတသတ်မင်း အလင်းမရောက်မီ ညထွက် သွားသည်။ အရှင်ဗုဒ္ဓဘုရား အမွေဝန်ဥယာဉ်တွင် နေသည်။

အဇာတသတ်မင်းကြီး၏ စကားကို ကြားလျှင် အမတ်တို့သည် မိမိတို့ကိုးကွယ်သော ဂိုဏ်းဆရာကြီးများ၏ ဂုဏ်ကို ဖော်ထုတ်လျက် ဆည်းကပ်ရန် ပြောလေသည်။ အဇာတသတ်မင်းလည်း မြတ်စွာဘုရားအား ကိုးကွယ်လိုသော ဆန္ဒသာ ရှိသည်ဖြစ်၍ ဆရာဒီဝကကို ကိုးကွယ်သင့်သောသူအား မေးလေသည်။ ဆရာဒီဝကက မြတ်စွာဘုရားထံ ဆည်းကပ်ရန် လျောက်ထားလျှင် ညတွင်းချင်းပင် သွားလိုသော ဆန္ဒဖြစ်၍ မှုးမတ်ပရီသတ် အပေါင်းနှင့်တကွ ဘုရား သီတင်းသုံးရာ ဆရာဒီဝက၏ သရက်ဥယာဉ်သို့ သွားလေသည်။

“ဝေါအဲ ကာလ် ကျေက် ဗုဒ္ဓ တိလော် တာဝ် ချေယ် အမွှေနှင့်  
သို့င် အဇာတသတ္တိအဲ ကု အာစာရ် မိုင် ဗြိုင် သွာည်”  
(နဂါး- ၃)

မြန်မာပြန်။ ။ ဤကား အရှင် ဗုဒ္ဓဘုရား အမွှေနှင့်တွင်  
နေသည်။ အဇာတသတ်မင်းနှင့် ဆရာမီဝက  
လာမေးသည်။

အဇာတသတ်မင်းသည် ငါးရာသော ဆင်မယဉ်သာတို့၏ တစ်ယောက်  
တစ်ယောက်သော မိဖူရား၊ မောင်းမတို့ကို တင်ပြီးလျှင် ကိုယ်တိုင်လည်း  
စီးတော်ဆင်ကို တက်စီး၍ ညအခါဝယ် မီးရှူးဗာန်ဆောင်တို့ စိုက်ထောင်လျက်  
ရာဖြော်ပြည်မှ မီဝက၏ သရက်ဥယျာဉ်သို့ သွားလေသည်။

ဘုရားရှင်အား အဇာတသတ်မင်းသည် မိမိ၏သောကကို ပယ်ဖျောက်နိုင်ရန်  
အယူဝါဒအသီးသီးမှ နည်းလမ်းတို့ကို စုစုမဲးမေးမြန်းခဲ့ပါသော်လည်း စိတ်မကျေနှင့်  
သဖြင့် ဘုရားရှင်ထံ လာရောက်ခဲ့သည့် အကြောင်းကို လျှောက်ထားသည်။  
ဘုရားရှင်လည်း ရဟန်းပြရခြင်း အကျိုးကို ဖော်ပြသော သာမည့်ဖလသုတေသနကို ဟော၍  
တရားရေအေး တိုက်ကျွေးလေသည်။ တိုအခါ အဇာတသတ်မင်းသည် ပိတုယာသက  
ကံကြောင့် မဂ်ဥာဏ် ဖိုလ်ဥာဏ်သို့ မရောက်ဘဲ ဥပါသီကာ မြောက်ရုံသာ သရဏာဂုံ  
ပွဲသီလို့ တည်လေသည်။ ဗုဒ္ဓမြတ်စွာသည် အယူဝါဒမှားတို့ကို ကျင့်သုံးနေသည့်  
သူတို့အား အမြင်မှန်ရအောင် ဆုံးမပေးရုံသာမက ဗုဒ္ဓသာသနာတွင် သက်ဝင်ယုံကြည်  
လာအောင် ဆောင်ရွက်ခဲ့လေသည်။ ဤအကြောင်းအရာတို့သည် ပုဂံခေတ်ဦးအခါက  
ကျင့်သုံးနေသော အယူဝါဒဟောင်းတို့သည် ပျောက်ကွယ်၍ ဗုဒ္ဓသာသနာ၌ သက်ဝင်  
ယုံကြည်လာအောင် အထောက်အကူ ပေးနေသည့် အကြောင်းအရာများဟု ဆိုနိုင်  
ပါသည်။

### ၁၂။ သမားတော် မီဝကအကြောင်း

မြတ်ဗုဒ္ဓရှိစဉ်ကာလက ပေါ်ပေါက်ခဲ့သော လူပုဂ္ဂိုလ်ထူးများ၏ အကြောင်းကို  
ရာကော်မာရ် ရူပြောက်ကြီး မွန်မင်စာများတွင် စိတ်ဝင်စားဖွယ် အတုယူဖွံ့ဖြိုး  
မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ မြတ်စွာဘုရား ရှိစဉ်က ထင်ရှားခဲ့သည်  
သမားတော်ကြီး မီဝကသည် စလျှေပဇ္ဇာတ်မင်းအား ဆေးကုပုံကို ဖော်ပြထားသည်။

“အစာရ် မိုင် ကု ကိန်ဥယျာဉ် သို့င် စလျှေပဇ္ဇာတ အာရ်”  
(၇- ၁၀၁)

မြန်မာပြန်။ ။ဆရာဒီဝက စဏ္ဍာပဇ္ဇာတမင်းအား ထောပတ်  
ဖြင့် ဆေးကုသည်။ ပြီးသော သွားသည်။

စဏ္ဍာပဇ္ဇာတမင်းကြီး၏ ဝေဒနာသည် ထောပတ်နှင့်ကုမှ ပျောက်မည့် ဝေဒနာ  
ဖြစ်သည်။ ထိုမင်းသည် ထောပတ်အား အလွန်မှန်းသည်။ ဆရာဒီဝကသည်  
ထောပတ်ကို အနဲ့ပျောက်အောင် ချက်၍ ဆေးတိုက်ပြီးနောက် ယူနောငါးဆယ်  
ရှိသော ခရီးကို နေ့ချင်းသွားနိုင်သော ဘဒ်ဝတီဆင်မအား စီး၍ ရာဇြိုဟ်ပြည့်သို့  
ပြေးလေသည်။ စဏ္ဍာပဇ္ဇာတမင်းသည် သူ၏ဆေးတွင် ထောပတ်ပါမှန်း သိလျှင်  
အမျက်ထွက်ပြီး ဆရာဒီဝကကို ခေါ်လေရာ ထွက်ပြေးကြောင်း သိလျှင် တစ်နေ့လျှင်  
ယူနော ခြောက်ဆယ် သွားနိုင်သော ကာကအမည်ရှိ ကျွန်ုင်ကို လိုက်စေသည်။

- ကိုလ် စ သစ် တရိလယ် (၃- ၁၀)

မြန်မာပြန်။ ။ သျို့သွားသီး စား(ရန်) ပေးသည်။

ကာက မည်သောကျွန်ုင်သည် ဆရာဒီဝကကို ဖမ်းရန်လိုက်လာရာ ဆရာဒီဝက  
သည် ဆေးထည့်ထားသော သျို့သွားသီးကို ကာကအား စားရန် ပေးလေသည်။  
သျို့သွားသီး စားပြီးနောက် ဝမ်းသွေးသွန်သောအခါ ဆရာဒီဝကသည် ကာကအား  
ဆေးတစ်မျိုး တိုက်ပြီးနောက် ပြန်လွတ်လိုက်လေသည်။ ထိုအခါန်တွင် ဝေဒနာမှ  
သက်သာသွားသော စဏ္ဍာပဇ္ဇာတမင်းသည် ဆရာဒီဝကအား အမျက်ပြေ၍  
လက်ဆောင်များ ပို့ဆက်၏။ ဆရာဒီဝက၏ စွမ်းရည်နှင့် ဥာဏ်ပညာ ထက်မြိုက်ပုံံကို  
မှတ်တမ်းတင်ထားခြင်း ဖြစ်လေသည်။

## ၁၄။ ပသေနဒီကောသလမင်း အကြောင်း

မြတ်စွာဘုရား၏ သာသနာကို အထောက်အပံ့ပြုခဲ့သော ပသေနဒီကောသလ  
မင်းကြီးသည် အစားကျူးသူ ဖြစ်သည်။ သူ၏ ဝဖြီးသော ခန္ဓာကိုယ်ကြောင့် အထိုင်  
အထ လေးလံလျက် တရားဓမ္မ ကောင်းစွာနာယူခြင်း မပြနိုင်။ ထိုအခါ မြတ်စွာ  
ဘုရားက နေ့စဉ် စားသောက်နေသော ထမင်းတို့ကို တစ်လုပ်စီ လျော့စေခြင်းဖြင့်  
အစာလျော့နိုင်သွားပုံကို ရာဇ်မာရ်က မှတ်တမ်းတင်ခဲ့ပါသည်။

“ဝါအဲ ဂလောင် စနီ သို့င် ပသေန့် မိမော်ယ် တွေ့ယ်၊ ပြင်  
မောယ်၊ စွှေ့က် ဒီညာမဲ့ တျောင် စသု တုရောင်၊ ထွဲတ် ပို စွဲသု၊  
ကိုပ် မှသုန် ဣ့ သွောအဲ ဒံပေါး ဒွဲလ်” (၃-၁၅၁)

**မြန်မာပြန်။** ။ ဉ်စားနပ်ရိက္ခာ အားလုံး ပသေါနဒီကောသလ  
မင်း၏ တစ်နေ့စာ၊ ကျွဲတစ်ကောင်၊ ဝက်ရှစ်ကောင်၊  
ကြက် ဆယ့်ခြောက်ကောင် ငုံးသုံးဆယ်၊ ပုဂ္ဂန်ဆိတ်  
ငါးရာ၊ ဆန် ခုနှစ်ပြည်

“ဝေါအဲ အမွှေ့အဲ စသ် တူရောင် ဂေါ် သို့င် ပသေါန တုန် ဖို့စို့  
စန့် တုန် လွှာစ် ဖြောင်” (ရူ-ဘျေ)

**မြန်မာပြန်။** ။ ဉ်ကား ထိုအိပ်မက် ဆယ့်ခြောက်ချက်၊  
ပသေါနဒီကောသလမင်း အစား လျှော့သည်၊  
အုံသွေ့ယ် ပြန်လှလာသည်။

ပသေါနဒီကောသလမင်းအကြောင်းကို ဖော်ပြရာ၌ ထိုမင်း၏ မင်းမူရေးရာ  
နှင့် သာသနာကို ချီးပင့်ပုံတို့ကို မှတ်တမ်းမတင်ဘဲ မြတ်စွာဘုရားက အစားလျှော့  
ခိုင်းပုံကို ထူးထူးခြားခြား မှတ်တမ်းတင်ထားသည်မှာ ကောင်းမှုရှင် ရာဇော်မာရ်၏  
စိတ်ကူးစိတ်သန်းဟုပင် ဆိုချင်ပါသည်။

#### ၁၄။ ပဇော်တိဂေါတ္ထမီ ဘိက္ခာနှီးအကြောင်း

ပုဂံခေတ်ဦးသူတို့ စိတ်ဝင်စားခဲ့သော အကြောင်းအရာများတွင် မြတ်စွာဘုရား  
လက်ထက်က ဘိက္ခာနှီးသာသနာ အကြောင်းလည်း အပါအဝင်ဖြစ်သည်။ ဘိက္ခာနှီး  
များ၏ ခေါင်းဆောင်ဖြစ်သော မြတ်စွာဘုရား၏မိထွေးတော် ပဇော်တိဂေါတ္ထမီသည်  
အမျိုးသမီးများ၏ အထွက်အမြတ် ထားအပ်သော ထေရီတစ်ပါး ဖြစ်သည်။ ဘိက္ခာနှီး  
ဘဝတွင် ဘုရားရှင်နှင့် ရဟန်းအပေါင်းက ကြည်ညိုလေးစားသော ထေရီ တစ်ဦး  
ဖြစ်ခဲ့ပုံကို မှတ်တမ်းတင်ထားသည်။

ပဇော်တိဂေါတ္ထမီ ပရီနိဗ္ဗာန်ပြခန်းတွင် ပဇော်တိဂေါတ္ထမီသည် ပရီနိဗ္ဗာန်  
မပြုမီ မြတ်စွာဘုရားကို ပြောင့်ဟာ အမျိုးမျိုးပြုးနောက် ပရီနိဗ္ဗာန်ပြတော့မည့်  
အကြောင်း လျှောက်ထားသည်။ ထို့နောက် ပထမစျောန်မှ စတုတွေ့စျောန်အထိ ဝင်စားကာ  
နိဗ္ဗာန်ယူပုံကို မှတ်တမ်းတင်ထားသည်။

“ဝေါအဲ ကာလ် ယ ပဇော်တိဂေါတ္ထမီ ဗွောင် မှန် ဟန် ကျေက်  
ကြယ် ပ ပြောင့်ဟာ မ ကား မောယ် ပြကာရ် တုယ် ပရီနိဗ္ဗာန်  
ကာလ် ဂေါ် အုတ် ကျေက် ကြယ် ကု ဒေဝတာရ် မနှုသ  
ဂုံလောင် အာရ် စုအား ကြယ် အာန် ကေတ် ဓါတ် ယ

ပဇေပတိဂါတမီ ရင် ကေလ် ကု ကျေက် ဗုဒ္ဓ တိလော်ယ်”  
(ရူ-၂၀၅)

မြန်မာပြန်။ ॥ ဉာဏ်ကား ပဇေပတိဂါတမီ လာ၍ မြတ်စွာ  
ဘုရားထံ တောင်းပန် (ခွင့်ပန်) သောအခါ  
တစ်မျိုး မကသော ပြာဋီဟာ ပြေားသော  
ပရိနိဗ္ဗာန် (ပြု)သည်။ ထိုအခါ မြတ်စွာဘုရား  
နှင့် နတ်လူများ အားလုံးသွား၍ စင်ကြယ် (စေ)  
သည်။ အရှင်မြတ် အာနန္ဒာ ပဇေပတိဂါတမီ၏  
ဓာတ်တော်ကို ယူ၍ ငါရှင် ဗုဒ္ဓဘုရားအား  
ပေးဆောင်သည်။

ပဇေပတိဂါတမီ ပရိနိဗ္ဗာန် စံဝင်လျှင် ဘုရားရှင်ကိုယ်တိုင် ကြွလာပြီး  
ဝိသကြံနှုန်းတိုင်းသော ရွှေသားအလောင်းစင်သို့ တင်သည်။ လူ၊ နတ်၊  
နားနှင့် ပြဟာ အပေါင်းတို့က ရှေ့ဆုံးမှ သွားလေသည်။ အလောင်းစင်ကို  
လောကပါလန်တ်မင်း လေးပါးတို့က ထမ်း၍ နောက်မှလိုက်သည်။ ဘုရားနှင့်တကွ  
သံယာတော်များက မြေလုပ်တိုင်း အရောက် လိုက်ပါပို့ဆောင်ကြလေသည်။

ပဇေပတိဂါတမီ ပရိနိဗ္ဗာန်ပြုခန်းသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ  
အတွက် အထူးပင် ကြည့်နှုံးဝမ်းမြောက်ဖွယ် ကောင်းလှသော မှတ်တမ်းပင် ဖြစ်သည်။

## ၁၅။ ဝိသာခါအကြောင်း

လျှော့ခြုံပေးကမ်းခြင်း၌ မွေ့လျှော့သော အရာဝယ် စတော်ရသော ဝိသာခါ  
ကျောင်းအမကြီး အကြောင်းကိုလည်း အားကျဖွယ်ဖြစ်အောင် ရေးသားထားသည်။

“ဝါအဲ ကာလ် မိဂါရိသော် ဉာဏ် အကိုရ့ မ နောမ ပ--ကလျှောန်  
ဂါးအဲ ဝိသာခါ သို့င် ပသောန် ကောမ သို့င် အုတ် ဗလ် ဝေး  
ရင် စောင် ကိုလ် ကု သိရိဝိုဒ်သော် ဂါးအဲ ကောန် ဝါရ့ စွာသ်  
စောင် ပန် ကြုံ စဟ် ဒိဋ္ဌာမ လိမ် ရုပ် ချေး ကုစိ ရောင် လွှဲတ် စီ  
ဒီဟိုတ် စိုင် သို့င် ဗုလ် ။-- စိုင် စိုပ် ချေး ချေး ရင် ကု ရုပ်သ်  
မောယ် စိုင် လောတ် တာဝ် တိ” (ရူ-၂၁၆)

မြန်မာပြန်။ ॥ ဉာဏ်ကား မိဂါရသူငြေး အဆင်းငါးပါးရှိသော  
အမျိုးသမီးကို ရှာဖွေစေသည့်အခါ ။-- ဝိသာခါ

ရသည် ပသောနဒီမင်း (နှင့်) တက္က သူငြေး  
အားလုံး ဗိုလ်ပါတီ ကြိုဆို သယ်ဆောင်ပြီး  
သိရိဝိစ္စ သူငြေးအား ပြန်၍ ပေးသည်။ သား  
နှစ်ဆယ် မြေးလေးရာ မြစ်ရှစ်ဆောင် ရသည်။  
သူ၏ရပ်လည်း အပျို့ ကဲ့သို့ (တူသည်) ဆင်  
(ကဲ့သို့) အင်အား ရှိသည်။ မင်း (ဆင်)  
လွှတ်သည်။ ဆင်ရောက်လျင် လက်တစ်ချောင်း  
နှင့် တွန်းသည်။ မြေ့သို့ ဆင်လကျသည်။

မိဂါရသူငြေးကြီးသည် သားဖြစ်သူအတွက် သတို့သမီးရှာရန် သာဝါးပြည်  
သို့ စေလွှတ်သည်။ ထိုအခါ ဝိသာခါ သတို့သမီးကို ရှာဖွေတွေ့ရှိ၍ သွားရောက်  
ကြောင်းလမ်း ပြောဆိုသည်။ ဝိသာခါကို မဟလတာတန်ဆာဖြင့် ဆင်ယင်စွေး၍  
သာဝါးပြည်သို့ အခြေအရုံများနှင့်တက္က စေလွှတ်ပို့ဆောင်စေသည်။ ဝိသာခါသည်  
အသက်တစ်ရွာနှစ်ဆယ်ခန့် ရှိသော်လည်း တစ်ဆယ့်ခြောက်နှစ် သမီးကဲ့သို့ နှပါး၍  
သားတစ်ကျပ်၊ သမီးတစ်ကျပ်၊ မြေးလေးရာ မြစ်ရှစ်ဆောင်ခန့် ထွန်းကားလေသည်။  
ဝိသာခါသည် ဆင်ပြောင်ငါးစီးအား ရှိသည်ဟု ဆိုသဖြင့် ကောသလမင်းကြီးက  
ဆင်ပြောင်ကြီးတစ်စီးကိုလွှတ်စွေး၍ စုစုမ်းလေသည်။ ဝိသာခါသည် ထိုဆင်ပြောင်ကြီးကို  
လက်ချောင်း နှစ်ချောင်းဖြင့် နှာမောင်းမှ ညုပ်ကိုင်ကာ အသာအယာ တွန်းလှုလိုက်  
လေသည်။ ထိုအခါ လူအပေါင်းက ကောင်းချီးပေးသည်။

ရာကော်မာရ်သည် ဝိသာခါကျောင်းအမကြီး၏ တင့်တယ်ခန့်ညားပံ့၊ အရွယ်  
နှပါးပံ့၊ ဓာတ်အားဗလနှင့် ပြည့်စုံပုံတို့ကို များစွာ နှစ်သက်ခဲ့ဟန်တူသည်။ ထို့ပြင်  
မိန်းမသားတစ်ဦး အနေနှင့်ပင် လောကီ၊ လောကုတ္ထရာ နှစ်ဖြာသော အကျိုးကို  
ဆောင်နိုင်သည့် အမျိုးသမီးများ ပေါ်ပေါက်လာစေရန် ရည်ရွယ် မှတ်တမ်းတင်ခဲ့ဟန်  
ရှိသည်။

ထိုသို့ သာသနာပြု အမျိုးသမီးတို့အကြောင်းကို ရွေးနှစ်ဖော်ပြခြင်းဖြင့်  
သာသနာစည်ပင်ရန် အထောက်အပုံပေးမည့် အမျိုးသမီးတို့ ပေါ်ပေါက်လာစေမည်  
ဖြစ်သည်။ ပုဂံခေတ်တွင် ပညာတတ် အမျိုးသမီးများ၊ အလှုပြုရာတွင် စနစ်တကျ  
ဆောင်ရွက်ခဲ့သော အလှုပြုအများ၊ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း၊ တံတိုင်း  
တည်ခြင်း၊ ကျွန်းတို့ကို စီမံခန့်ခွဲရာတွင် လီမ္မာကျွမ်းကျင်သော အမျိုးသမီးများ စသည်ဖြင့်  
အမျိုးသမီးတို့၏ အခန်းကဏ္ဍမှာ ထင်ရှားလှသည်။ ရာကော်မာရ် ရွေးချယ်တင်ပြ  
ခဲ့သော အကြောင်းအရာတို့သည် ပုဂံခေတ် အမျိုးသမီးများအတွက် စံပြုစရာပင်  
ဖြစ်သည်။ ထို့ပြင် မိခင် ကြိုလောကဝါးသကာဒေဝါ၏ ဂုဏ်ကျေးဇူးကို အမှတ်ရသော

အားဖြင့် သာသနာပြု အမျိုးသမီးတို့ အကြောင်းကို ဖော်ပြခဲ့ခြင်း ဖြစ်ပေမည်ဟု ခန့်မှန်းမိပါသည်။

## ခြုံးသုံးသပ်ချက်

ဗုဒ္ဓဝင် မွန်မင်စာများမှ အကြောင်းအရာများကို လေ့လာဆန်းစစ်သောအခါ ပုဂံခေတ်ဦးသူတို့၏ ဗုဒ္ဓစာပေ လေ့လာမှုနှင့် အနှစ်ချုပ်စွမ်းရည်ကို ထင်ထင်ရှားရှား တွေ့နှိုင်သည်။ သူမေဓရသေ့ဘဝကို ဖော်ပြခြင်းသည် ဘုရားဖြစ်ရန် ဘုရား ဆုတောင်းပုံ၊ ဗျာဒိတ်ခံပုံ၊ ဘုရားလောင်းဘဝတွင် ဖြည့်ကျင့်ရမည့် ပါရမိတို့ကို ဖော်ပြခြင်း ဖြစ်ပါသည်။ ဘုရား ပွင့်တော်မှုခြင်းအတွက် လူ နတ် ပြဟာတို့ ဝမ်းမြောက်ကြရပုံကို ဗုဒ္ဓကောလဟလ ဖြစ်ပုံဖြင့် ထူးထူးခြားခြား ဖော်ပြသည်။

ဘုရားလောင်း၏ ဘဝဖြစ်စဉ်များကို ဖော်ပြရာတွင် အမိကကျသော ဖွားတော် မှုခန်း၊ လေးတင်ခန်း၊ တော့ထွက်ခန်း၊ ဓမ္မစကြာတရားဟောခန်း စသည်ဖြင့် ရွှေးနှုတ် ဖော်ပြထားသည်မှာ ယနေ့တိုင် ကောင်းမှုပြု မှတ်တမ်းတင်သူများက အတုယူ ရေးသားဆဲပင် ဖြစ်သည်။ ဘုရားဖြစ်ပြီးနောက် တရားဟောပုံ၊ အယူဝါဒ အမှားတို့ကို ကျင့်ကြသည့် ဥရေဝေလ ကသာပ ညီနောင်တို့အား ချေချွေပုံ၊ ဘုရား၏ သာသနာတော်သို့ ဝင်ရောက်လာကြသော ဗုဒ္ဓအယူဝါဒနှင့် အတိုက်အခံ ဖြစ်လာသော ဒိဋ္ဌအယူဝါဒအမှားတို့ကို ပယ်ဖျက်ပုံများ စသည့် အကြောင်းအရာတို့သည် ဗုဒ္ဓ သာသနာ ပြန်ပွားအောင် တည်တဲ့အောင် ကြိုးပမ်း အားထုတ်ခဲ့ပုံများအား သိမြင်လာ စေသည်။

နာဂါးရုံဘုရားတွင် စာပိုဒ်ရည်များဖြင့် စွေ့စွေ့စုံစုံ မှတ်တမ်းတင်သော်လည်း ပုထိုးသားများနှင့် ဂူပြောက်ကြီးဘုရားတို့တွင်မူ အတ်ကွက် တစ်ကွက်ချင်းကို ပြသကာ စာတစ်ကြောင်းစီဖြင့် မှတ်တမ်းတင်ဟန်မျိုး တွေ့ရပါသည်။ ပုထိုးသား များနှင့် ဂူပြောက်ကြီးဘုရားတို့တွင် ရွှေးချယ်တင်ပြထားသည့် အတ်ကွက် အတော် များများက တူညီသည်ကိုလည်း တွေ့ရပါသည်။ ဂူပြောက်ကြီး ဘုရားတွင် ရာဇ္ဇာမာရ်၏ စိတ်ကူးစိတ်သန်းဆွင်ပုံကို ဖော်ညွှန်းနေသော အတ်ကွက်များကို တွေ့နှိုင်ပါသည်။

ဘုရားရှင်၏ သာသနာကို ကိုးကွယ်ယံကြည်သော သာသနာစည်ပင်ပြန်ပွား အောင် ဆောင်ရွက်သော ပုဂ္ဂိုလ်ထူးများ အကြောင်းကိုလည်း မှတ်တမ်းတင် ထားသည်။ ဗိမ္မသာရမင်းသည် ဝေါးဝါန်းညယျာဉ်ကို အလူဗေးသည် စသည်ဖြင့် သာသနာကို ချီးမြောက်သူများအကြောင်း ဖတ်ရှုရသဖြင့် ထိုသူများကဲ့သို့ သာသနာပြု

ပုဂ္ဂိုလ်ထူးများ ပေါ်ပေါက်လာအောင် ရည်ရွယ်ရေးသားခဲ့ဟန် ရှိသည်။ သာသနဘောင်ကို ဝင်၍ ရဟန်းပြေကာ သာသနအကျိုး မဆောင်ရွက်နိုင်သော်လည်း ရဟန်းသံပုံးတို့အား ပစ္စည်းလေးပါး အထောက်အပံ့ပေးခြင်းဖြင့် သာသနတော်စည်ပင်အောင် ဆောင်ရွက်သင့်ကြောင်း သတိပေးထားဟန်တူသည်။

အောင်ခြင်းရှစ်ပါးဟူ၍ ဗုဒ္ဓဘာသာဝင်တို့ ယနေ့တိုင် အလေးကရပြု ပြေဆိုနေကြသည့် ဘုရားရှင်ကို မကောင်းကြံသူတို့အား ဘုရားရှင်က ချေချွေပို့ခြင်းရှစ်ပါးအကြောင်းသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်။ မေတ္တာ ရှေ့ထား၍ ခွင့်လွတ်သည်းခံပုံမှာလည်း အုံလျှော့ကျူးမွှုယ် ဖြစ်သည်။ ထိုအကြောင်းအရာတို့ကို မှတ်တမ်းတင်ခဲ့ခြင်းဖြင့် ဗုဒ္ဓမြတ်စွာ၏ ကြီးမားသော မေတ္တာတန်ခိုးနှင့် သာသာတရား၏ အစွမ်းသတ္တိကို လူအများ သက်ဝင်ယုံကြည်လာအောင် ဖန်တီးနိုင်သည်။

သာသနပြု အမျိုးသမီးများ၊ ထောရိများအကြောင်းကို မှတ်တမ်းတင်ခြင်းဖြင့် အမျိုးသမီးထု၏ သွို့တရားကို နှီးဆွဲခဲ့ဟန်တူသည်။ ထို့ကြောင့်လည်း ပုဂံခေတ်က ဘုရားတည်၊ ကျောင်းဆောက် အလှူပြုကြသူများတွင် အမျိုးသမီးများ ပါဝင်လာခြင်းကို အလေးကရပြုရာ ရောက်ပါသည်။ အချုပ်အားဖြင့် ဗုဒ္ဓဝင် မွန်မင်စာများသည် ဗုဒ္ဓ၏ ဖြစ်စဉ်ကို သိရှိရသည် သာမက သာသနတော် ပေါ်ပေါက်လာပုံ၊ သာသန စည်ပင်ပြန်မွားလာပုံ၊ သာသနပြု ပုဂ္ဂိုလ်ထူးများနှင့် အတိကိုအခံ အယူဝါဒများ အားပြုပြုမှ၊ သာသနတည်တံ့ရေးအတွက် ဘုရား အမျိုးပြုသော ဗုဒ္ဓဘာသာဝင် အပေါင်းက ကြိုးပမ်းဆောင်ရွက်ကြပုံတို့ကို သိရှိလေ့လာရပါသည်။ ထို့ကြောင့် ဗုဒ္ဓဝင် မွန်မင်စာတို့၏ တန်ဖိုးကြီးမှုများ ကြီးမှုပြည့်စုံသည်ဟု ဆိုနိုင်သည်။

### နိုင်း

ဤစာတမ်းသည် ပုဂံခေတ်ဦးကာလက မွန်မင်စာဖြင့် ရေးထိုးခဲ့သော ဗုဒ္ဓဝင် အကြောင်းအရာတို့ကို ဗုဒ္ဓဝင်မှတ်တမ်းအဖြစ် စီစဉ်တင်ပြထားသော စာတမ်းဖြစ်ပါသည်။ ဗုဒ္ဓဝင်မှတ်တမ်းတို့ကို ခေတ်အစဉ်အဆက် အလှူရှင်တို့ စိတ်ဝင်စားရေးသားခဲ့ကြသည်။ ပုဂံခေတ်ကတည်းက ရွေးချယ်ခဲ့သော အကြောင်းအရာတို့ကိုပင် နှောင်းလူတို့က ဆက်လက်မှတ်တမ်းတင်ခဲ့ကြကြောင်း တွေ့နိုင်သည်။ ပုဂံခေတ်ဦးအခါက ရွေးချယ်မှုများက ပိုမိုပြည့်စုံသည်ဟု ဆိုနိုင်သည်။ ဗုဒ္ဓဝင်မွန်မင်စာတို့ကို လေ့လာခြင်းဖြင့် ပုဂံခေတ်ဦးကတည်းက ဗုဒ္ဓစာပေကို ပုဂံသားတို့ ကျွမ်းကျင်နှုံးစပ်ပုံအား တွေ့နိုင်သည်။ ဗုဒ္ဓဝင်တို့မှ ကောင်းနိုးရာရာ အချက်အလက်တို့ကို ထုတ်နှုတ်ကာ ရိုးရိုးရှင်းရှင်း အနှစ်ချုပ် တင်ပြထားပုံမှာလည်း အလွန်အတုယူဖွယ် ဖြစ်သည်။

အခိုကျသော အကြောင်းအရာတို့ကို ရွှေးချယ်တင်ပြနိုင်စွမ်းနှင့်လည်း ပြည့်စုံပါသည်။ ဗုဒ္ဓဝင် မွန်မင်္ဂလာတို့သည် ရေးမွန်စာပေတစ်ရပ် အနေဖြင့် စံပြုစရာပင် ဖြစ်ပါသည်။

### ကျမ်းကူးစာရင်း

#### မြန်မာဘာသာ

ကျီးသဲလေးထပ်(ဆရာတော်)။ မြန်တ္ထပကာသနိကျမ်း၊ ရန်ကုန်၊ ဂန္ဓမာစာပုံနှိပ်တိုက်။  
ကျော်ဇြမ်း၊ ဦး။ (၁၉၉၂)။ ပုဂံမြို့ဟောင်း မြင်းကပါ ဂူပြောက်ကြီးဘုရား၊ ရန်ကုန်၊  
ရေးဟောင်းသုတေသနဦးစီးဌာန။  
ချစ်သိန်း၊ ဦး။ (၁၉၆၅) မွန်ကျောက်စာပေါင်းချုပ်၊ ရန်ကုန်၊ တဏ္ဍသိုလ်များပုံနှိပ်တိုက်။  
ဖိုးလတ်၊ ဦး။ (၁၉၆၁)။ မွန်ယဉ်ကျေးမှု၊ ပုဂံရက်သတ္တပါတ် ဟောပြောချက်များ။ ရန်ကုန်၊  
ပုံနှိပ်ရေးနှင့် စာရေးကိရိယာဌာန။  
ဝိစိတ္တသာရာဘိဝံသ၊ ဦး။ (၁၉၆၆)။ မဟာဗုဒ္ဓဝင်၊ ဒ-တွဲ၊ ရန်ကုန်၊ မြန်မာနိုင်ငံဗုဒ္ဓသာသနာအဖွဲ့။  
ဝိစိတ္တသာရာဘိဝံသ၊ ဦး။ (၁၉၇၀)။ မဟာဗုဒ္ဓဝင်၊ တ-တွဲ၊ ရန်ကုန်၊ မြန်မာနိုင်ငံဗုဒ္ဓသာသနာအဖွဲ့။  
ဝိစိတ္တသာရာဘိဝံသ၊ ဦး။ (၁၉၇၁)။ မဟာဗုဒ္ဓဝင်၊ တ-တွဲ၊ ရန်ကုန်၊ မြန်မာနိုင်ငံဗုဒ္ဓသာသနာအဖွဲ့။  
မြန်မာနိုင်ငံသုတေသနဂျာနယ်။ (၁၉၇၅၊ ဒီဇင်ဘာ)။ ရန်ကုန်၊ သမိုင်းသုတေသနအဖွဲ့။  
သမိုင်းတံခွန်(၂)။ (၁၉၆၁)။ Rangoon, Burma Historical Commission.  
ဟုတ်စိန်၊ ဦး။ (၁၉၅၉)။ ပါဋ္ဌာ-မြန်မာအဘိဓာန်၊ ရန်ကုန်၊ အစိုးရပုံနှိပ်တိုက်။

#### အင်လိပ်ဘာသာ

Ba Shin, Bohmu, (1962) The Lokahteikpan, Rangoon, Burma Historical Commission.

Shorto,H.L.(1971).A Dictionary of the Mon Inscriptions from the Sixth to the Sixteenth Centuries. Toronto, New York, Oxford University Press